



ထေရဝါဒဗုဒ္ဓဒေသနာနှင့် ဂိပသာနာပြန်ဖွားရေးတယ်း



NEW APPROACH TO BUDDHA DESANA

ဗုဒ္ဓဒေသနာကို စနစ်သစ်နည်းမြင့် လေ့လာခြင်း

တစဉ်(၁)

ဗုဒ္ဓဒေသနာကို စနစ်သစ်ဖြော်လေ့လာခြင်း နှင့် ဂိပဏီနာမဏုဘ

၂၀၀၈ - ခုနှစ်၊ ဒီဇင်ဘာလ ၁၁ - ရက်
မန္တလေးမြို့၊ ရွှေကျင်ကျောင်းတိုက်တွင် ဟောကြားသောတရား

ဦးအေးအောင်

(မဟာသဗ္ဗာတိကြော)

ပရာနနာယက၊ ထေရဝါဒဗုဒ္ဓဒေသနာနှင့် ဂိပသာနာပြန်ပွားရေးအသင်း
တွဲဖက်ဌာနမှူး (ဦးအောင်)၊ နိုင်ငံတော်ပရီယံဌာနသာသန္တတော်သို့၏ မန္တလေး

မုဒ္ဒသနာဂါး ဓနိသခ်ဖြင့်လူဗျာခြုံး

တစ် - ၁

ဗုဒ္ဓဒေသနာဂါးစနစ်သစ်ဖြင့်လေ့လာခြင်း
နှင့်
ရပရီနာမုဒ္ဒ

၂၀၀၈-ခုနှစ်၊ ဒီဇင်ဘာလ ၁၁-ရက်
မန္တလေးမြို့၊ ရွှေကျင်ကျောင်းတိုက်တွင် ဟောကြားသောတရား

ဦးငြေးအောင်

(မဟာသုဒ္ဓဘဏ်ဝါဘဓာ)

ပရာနာယက၊ ထေရှုပဲဖွဲ့ဖော်နှုန်းစိပ်သုနာပြန်ပြားရေးအသင်း
တွဲဖက်ရှာနျေး(ပြုး)၊ မြိုင်တော်ပို့ယဉ်သာသနနဥတ္တလာသို့၏ မွှေးလေး

ဗုဒ္ဓဘေသနနာကိုစနစ်သမီဖြန့်လေ့လာခြင်း

ကျွန်တော်တို့ဟာ ‘ဗုဒ္ဓဒေသနာနဲ့ဝိပဿနာ ပြန့်ပွားရေးအလုပ်’ ကို ၁၉၈၀-ခုနှစ်ကတည်းက အများက နာယူလိုတဲ့အတွက် ဖြန့်ဝေလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုသင်ကြားပေးတဲ့အလုပ်နဲ့ တရားများ ရှုမှတ်ပွားများတဲ့ နည်းပညာများကို သင်ကြားပေးခဲ့ပါတယ်။

တရားရှုမှတ်ပွားများတဲ့ အလုပ်ကိုတော့ ‘ဗုဒ္ဓနည်း နာမ်ရှုပ်လေ့ကျင့်ရေးအလုပ်’ လို့ ခေါ်ပါတယ်။ အဲဒီ အလုပ်စခန်းကိုလည်း ဖွင့်လှစ်ပေးခဲ့ပါတယ်။

အဲဒီအကြောင်းအရာများကို အစီရင်ခံရမယ်ဆိုရင် ဘုရားရှင်ဟောကြားတဲ့ ‘ဒေသနာ’မှာ ပညာရပ်တွေ ပါရှိပါတယ်။ အဲဒီပညာရပ်တွေဟာ အလွန်ကျယ်ဝန်းပါတယ်။ သို့သော်လည်း ကျွန်တော်တို့ နားလည်နိုင်လောက်တဲ့ အပိုင်းကဏ္ဍကိုပဲ ထုတ်နှစ်ပြီး ဒီဒေသနာတော်ကို လေ့လာမှာ ဖြစ်ပါတယ်။

အဲဒီလို ‘ဒေသနာ’ မှာပါတဲ့ အကြောင်းအရာတွေကို လေ့လာတဲ့ အပိုင်းက ပထမအဖြစ် လေ့လာသွားပါမယ်။ အဲဒီလို လေ့လာသွားတာကိုတော့ ‘ဒေသနာမယပညာ’လို့ ခေါ်ပါတယ်။

အဲဒါဟာ ဘုရားရှင်ဟောကြားတဲ့ ‘ဒေသနာ’ ရဲ့ ‘ဓမ္မသဘာဝ’ များကို နားလည်အောင် သဘောပေါက်အောင် လေ့လာမှာဖြစ်ပါတယ်။ အဲဒီလို ‘ဒေသနာမယပညာ’ကို လေ့လာပြီးတဲ့အခါ ဒေသနာမှာပါတဲ့

ဗုဒ္ဓဒေသနာကို စနစ်သစ်ဖြင့်လေ့လာခြင်း

အကြောင်းအရာများကို ကိုယ်ပိုင်ညှက်ဖြင့် ဆင်ခြင်ရတယ်။ စဉ်းစားရပါတယ်။ အဲဒီလို ဆင်ခြင်စဉ်းစားတာကိုတော့ ‘စိန္ဗာမယပညာ’ လို့ ခေါ်ပါတယ်။

‘စိန္ဗာမယပညာ’ရဲ့ အဓိပ္ပာယ်က ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မှူသော ဓမ္မသဘာဝများအကြောင်းကို သိအောင်စဉ်းစားရပါတယ်။ ခုခေတ်စကားနဲ့ပြောရရင် ‘ဗုဒ္ဓစီလော်ဆော်စီ’ (Buddha's Philosophy) ခေါ်တဲ့ ဘုရားရှင်ဟောကြားသော ဓမ္မ၏အဓိပ္ပာယ်ကို ပေါက်မြောက်နားလည်အောင် ကိုယ်ပိုင်ညှက်နဲ့ စဉ်းစားရတဲ့ပညာ ဖြစ်ပါတယ်။ အဲဒီလို ‘ဒေသနာမယပညာ’နှင့် ‘စိန္ဗာမယပညာ’ J- ပါးကို လေ့လာပြီးတဲ့အခါလက်တွေအားဖြင့် တရားတော်မှာပါတဲ့ အကြောင်းအရာများကို ကျင့်ကြပွားများ အားထုတ်ကြပါတယ်။ အဲဒါဟာ ဒေသနာကို ပွားများတဲ့အလုပ်ဖြစ်ပါတယ်။ အဲဒါကို လေ့ကျင့်ခန်းနှင့် စနစ်တကျ လုပ်ရပါမယ်။

လေ့ကျင့်ခန်းဆိုရာမှာ ‘နာမဲ့’၊ ‘ရုပ်’ J-ပါးကို လေ့ကျင့်ပေးရတာဖြစ်ပါတယ်။ အဲဒီလို လုပ်နိုင်အောင် အခြေခံပညာတွေကို သင်ယူရပါတယ်။ အဲဒီလို အဆင့်သုံးဆင့်အနေနဲ့ ‘ဒေသနာမယပညာ’၊ ‘စိန္ဗာမယပညာ’၊ ‘ဘာဝနာမယပညာ’ (ရုပ်-နာမဲ့လေ့ကျင့်ခန်းမှု) တို့ကို ‘ဗုဒ္ဓဒေသနာ’နှင့် ပိုပသုနာပြန်ပွားရေးအဖွဲ့က သင်ကြားပေးခဲ့တာဟာ နှစ်ပေါင်း-၃၀ နီးပါး ရှိခဲ့ပါပြီ။

ဒီအကြောင်းအရာတွေကို သေသေချာချာ နားလည်အောင် သဘောပေါက်အောင် ပြောဖို့ဆိုတာဟာ အလွန်ကျယ်ဝန်းလှပါတယ်။ အဲဒီလို ကျယ်ဝန်းတဲ့ ‘ဒေသနာတော်’ မှာပါတဲ့ အကြောင်းအရာတွေထဲက

ဆရာတိုး ဦးငြေးအောင် (မဟာသစ္စမ္မဇော်ကခဲ)

လိုအပ်သလောက်ကို လေ့လာသွားမှာဖြစ်ပါတယ်။

လိုအပ်သလောက်ဆိုတာဟာ ကျွန်တော်တို့ လက်တွေပွားမှား အားထုတ်ရာမှာ အထောက်အကူပြုမယ့် 'တရားမှား'ကိုပဲ လေ့လာသွားရ ပါမယ်။

ဒီတရားတော်မှားကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၇၀၀-ကျော် ၂၆၀၀ လောက်ကတည်းက ဘုရားရှင်ဟာ အိန္ဒိယနိုင်ငံမှာ ဟောကြားထားခဲ့ပါတယ်။ ဘုရားရှင်ရဲ့ အမိကရည်ရွယ်ချက်တော့ ဒီလူသားတွေ လူဘဝ လူခန္ဓာ ရရှိလာခဲ့ပြီးတဲ့နောက် ကိုယ့်ဘဝ ကိုယ့်အကြောင်းဖြစ်တဲ့ သဘာဝ အားဖြင့် မိမိတို့မှာရှိနေတဲ့ ရုပ်ခန္ဓာနဲ့ နာမ်ခန္ဓာ(စိတ်)တို့ရဲ့အကြောင်း၊ တစ်နည်းအားဖြင့် ရုပ်အကြောင်း စိတ်အကြောင်းတွေကို သိရန်အတွက် သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို သဘာဝတရားဖြစ်တဲ့ မိမိတို့အကြောင်းကို သိရှိလာပြီး တော့ အဲဒီတရားမှားကို ကိုယ်တိုင်ပွားမှားခြင်းဆိုတဲ့ ကမ္မဋ္ဌာန်းအလုပ်ကို လည်း လုပ်ကြရပါတယ်။

အခုလိုနှစ်ပေါင်း ၂၇၀၀-ကျော်လာတဲ့အခါ ဘုရားရှင်ရဲ့ ဒေသ နာတော်ကို လက်ခံကျင့်သုံးတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီကမ္မဏာပေါ်မှာ မြောက်မှား စွာ ပေါ်ထွန်းလာခဲ့ပါတယ်။ အဲဒီမှာ အကြမ်းဖျော်း လက်ခံထားရှိတာက မြန်မာနိုင်ငံ၊ သီဟိုင်း၊ ယိုးဒယားနိုင်ငံ၊ ကမ္မားဒီးယား၊ လောနိုင်ငံတွေက 'တောင်ပိုင်းသာသနာ'လို့ခေါ်တဲ့ 'ထေရဝါဒ'ကို လက်ခံကျင့်သုံးတဲ့ နိုင်ငံ တွေအဖြစ် ရှိနေကြပါတယ်။

အိန္ဒိယပြည်ရဲ့ မြောက်ဘက်မှာရှိတဲ့ တရှတ်ပြည်၊ ကိုရီးယား၊

ဗုဒ္ဓဒေသနာကို စနစ်သစ်ဖြင့်လေ့လာခြင်း

ဂျပန် အစရှိတဲ့နိုင်ငံများကတော့ ‘မဟာယန’ကို လက်ခံကျင့်သုံးတဲ့ နိုင်ငံများဖြစ်ကြပါတယ်။ မဟာယနကို ‘မြောက်ပိုင်းသာသန’ လိုလည်း ခေါ်ပါတယ်။

အဲဒီလို ‘တောင်ပိုင်းသာသန’မှာ ရှိနေကြတဲ့ ဗုဒ္ဓဘာသာဝင်အရေအတွက် ‘မြောက်ပိုင်းသာသန’မှာ ရှိနေကြတဲ့ ဗုဒ္ဓဘာသာဝင်အရေအတွက်ဟာ ခန့်မှုန်းလြေအရ သန်းပေါင်း ၄၀၀-၅၀၀ လောက် ရှိတယ်လို့ ပြောကြပါတယ်။

အဲဒီမှာ ‘တောင်ပိုင်းသာသန’လို့ ခေါ်တဲ့ ကျွန်တော်တို့ရဲ့ ‘ထေရဝါဒဗုဒ္ဓဘာသာ’ဟာ အိန္ဒိယပြည်ကနေ ပထမ သီဟိုင်နိုင်ငံကို အရင် ရောက်ရှိပါတယ်။ သီဟိုင်ကျွန်းမှာ ထွန်းကားပြီးမှ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံကို သီဟိုင်ကျွန်းကတစ်ဆင့် ‘ထေရဝါဒသာသန’ ရောက်ရှိလာတာ ဖြစ်ပါတယ်။

အောက်မြန်မာနိုင်ငံဖြစ်တဲ့ မွန်တို့ရဲ့ လက်ထဲသို့ ‘ထေရဝါဒ ဘာသာ’ ဦးစွာရောက်ရှိပါတယ်။ အဲဒီမှာတစ်ဆင့် မြန်မာပြည်အထက်ပိုင်းပုဂံကို သာသန ရောက်ရှိလာပါတယ်။ ထေရဝါဒသာသန မရောက်ရှိခင်ကတည်းကပဲ မြန်မာနိုင်ငံမှာ ‘ဗုဒ္ဓဘာသာ’ ပြန်ပွားနေပါပြီ။

အဲဒီ ဗုဒ္ဓဘာသာကတော့ ထေရဝါဒသာသနကဲ့သို့ ပြတ်ပြတ် သားသား မရှိပါဘူး။ မြောက်ပိုင်းသာသနနဲ့ ဟိန္ဒာဝါဒ ရောထွေးပြီး နေတာကိုပဲ ကိုးကွယ်နေကြတာ ဖြစ်ပါတယ်။

ဒီ ထေရဝါဒ သာသနဟာ ပုဂံခေတ် အနောက်ရထာမင်း လက်ထက်မှာမှ ရောက်ရှိလာတာဖြစ်လို့ အခုအထိ အနှစ်တစ်ထောင်နီးပါး

ဆရာတိုး ဦးငြေးအောင် (မဟာသွမ္မာဂေါကဓာ)

ကြာခဲ့ပြီလို့ ပြောလို့ ရပါတယ်။

အခုလိုမြတ်စွာဘူရား ဟောကြားခဲ့တဲ့ ‘သာမုတ္တံသိက’ ခေါ်တဲ့
တရားတော်များဟာ ‘ပိဋကတ်တော်’လို့ ခေါ်ဆိုရလောက်တဲ့ ‘စာပေ
ပညာရပ်’အဖြစ်နဲ့ရှိနေပါပြီ။ အဲဒီလိုဖြစ်လာအောင် ဗုဒ္ဓဘာသာဝင်များက
ဝိုင်းဝန်းပြီး တစ်ဆင့်ပြီးတစ်ဆင့် သယ်ဆောင်လာခဲ့ကြပါတယ်။

ပထမတန်းအခါက ဒီတရားတော်များကို သံယာတော်များဟာ
နှုတ်တိုက် အာရုံဆောင်ပြီး ထိန်းသိမ်းစောင့်ရှောက်ပါတယ်။ တဖြည်းဖြည်း
ကြာလာတော့ အာရုံဆောင်နိုင်တဲ့စွမ်းအား နည်းပါးလာခဲ့ပါတယ်။ ဒီအခါ
စာပေအဖြစ်နဲ့ ‘ပေရွှေက’ပေါ်မှာ ရေးသားပြီး ‘ပေစာ’အဖြစ်နဲ့ မှတ်တမ်း
တင်ပြီး ထိန်းသိမ်းကြပြန်ပါတယ်။

အဲဒီလိုနဲ့ ခုခေတ်ရောက်လာတော့ စာအုပ်များရိုက်နှိပ်ပြီး ပိဋ
ကတ်တော်များကို စောင့်ရှောက်လာနိုင်ခဲ့ပါတယ်။ အဲဒီနေရာမှာ အဓိက
အချက်ကတော့ မူရင်း ‘သာမုတ္တံသိက ဒေသနာ’ ခေါ်တဲ့ တရားတော်များ
ကို ‘ပါဋ္ဌဘာသာ’နဲ့ မှတ်တမ်းတင်ထားခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီလို ဘုရားရှင် ဟောကြားတော်မူခဲ့သော မူရင်း ပါဋ္ဌဘာသာ
များကို ပိုမိုပြီး နားလည်သဘောပေါက်အောင် အဖွင့်ကျမ်းများ ရေးကြရ
ပါတယ်။ အဲဒါကို ‘အဋ္ဌကထာ’လို့ ခေါ်ပါတယ်။ အဲဒီလိုနည်းနဲ့ သင်ကြား
ပြသပေးကြပါတယ်။ ဒီထက်ပို၍ နားလည်အောင် ‘အဋ္ဌကထာ’ကို ထပ်
ဆင့်၍ဖွင့်ဆိုသော အဖွင့်ကျမ်းများ ရေးသားလာကြပါတယ်။ အဲဒါကို
တော့ ‘နှုံကာ’လို့ ခေါ်ပါတယ်။

အဲဒီလို အဆင့်ဆင့် တိုးတက်ဖြစ်ပေါ်လာအောင် သာသနာ

ဗုဒ္ဓဒေသနာကို စနစ်သစ်ဖြင့်လေ့လာခြင်း

တော်မှာ ရီနေကြတဲ့ 'မထောရိကြီး' များဖြစ်ကြတဲ့ သံပေါ်တော်များက ပြုစွဲကြလို့ အလွန်ကျယ်ဝန်းသော 'ဗုဒ္ဓဒေသနာပညာရပ်ကြီး' အဖြစ် ရောက်ရှိလာရခြင်း ဖြစ်ပါတယ်။

အဲဒီမှာ အထူးနှုန်းသွင်း ဆင်ခြင်ရမယ့်အချက်က ဘုရားရှင်၏ ဒေသနာတော်များကို ယုံကြည်ပြီး ကိုးကွယ်နေကြတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ ဘုရားရှင်၏ ဒေသနာတော်များကို ရိုးရိုးလေးပဲ လိုက်နာကျင့်သုံးပြီး နေထိုင်ကြပါတယ်။ သို့သော် သေသေချာချာ သဘောပေါက်ဖို့က မိမိတို့ရဲ့ မိဘအစဉ်အဆက်အလိုက် ယုံကြည်ပြီး ကိုးကွယ်နေကြတဲ့ သဘောအဖြစ် နေနေကြတာတွေလည်း ရှိပါတယ်။

ဒီ ထောရပါဒ သာသနာတော်မှာရှိတဲ့ ဆရာတော်များနဲ့တက္ခ ဒေသနာပါ အကြောင်းအရာများကို ရှိရှိသေသေ လေ့လာလိုက်စားပြီး ကိုးကွယ်နေကြတာလည်း ဖြစ်ပါတယ်။ အဲဒါအပြင် အခုသိဖို့ အချက်က တော့-

ဘုရားရှင် ဟောကြားတော်မူတဲ့ ဒေသနာများမှာပါတဲ့ 'သဘာဝတရားများ' ဆိုတာ ရှိပါတယ်။ အဲဒါက ဘုရားရှင် ဟောကြားတော်မူသော 'ဓမ္မဒေသနာ' အားလုံးဟာ 'ဓမ္မသဘာဝ'ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓက 'သဘာဝတရား' များကိုပဲ သင်ကြားပို့ချပေးတာပါ။

ဒီတော့ ဘုရားရှင်ဟာ 'ပညာရပ်ကြီး' ကို အလွန်ကျယ်ဝန်းစွာ သင်ကြားပေးခဲ့ပါတယ်။ သင်ကြား ဟောကြားပေးခဲ့တဲ့ အကြောင်းအရာတွေဟာ မြောက်များစွာရှိပေမယ့် အဲဒီအထဲက ကျွန်တော်ကိုယ်တိုင်ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်များကို မိမိတို့ရရှိထားတဲ့ အချိန်က

ဆရာတိုး ဦးငြေးအောင် (မဟာသစ္စမ္မလောတိကဓာ)

လေး အတောအတွင်းမှာပဲ ‘အများ သဘောပေါက်ဖို့’၊ ‘စဉ်းစားနိုင်ဖို့’၊ ပြီးတော့ ‘ကိုယ်တိုင် အားထုတ်နိုင်ဖို့’ကို ရည်ရွယ်ပြီး သင်ကြားပို့ချေပေးရ ပါတယ်။

အဲဒီအခါကျတော့ ကျယ်ဝန်းသော အကြောင်းအရာတွေကို အသာထားပြီး မိမိတို့နဲ့ တိုက်ချိက်ဆက်စပ်တဲ့ အကြောင်းအရာများကို ဦးစားပေးပြီး လေ့လာကြပါမယ်။ ဒီလို လေ့လာထားတဲ့ အကြောင်းအရာ များကိုပဲ ‘တရား’အဖြစ်နဲ့ ပွားများအားထုတ်ကြရပါတယ်။

အဲဒီလို တရားအားထုတ်တဲ့အလုပ်မှာ ရုပ်ခန္ဓာကို လေ့ကျင့်တဲ့အ လုပ်နဲ့ နာမ်ခန္ဓာ (စိတ်)ကို လေ့ကျင့်တဲ့အလုပ်တို့ ပါဝင်ပါတယ်။ အဲဒါကိုပဲ ‘နာမ်၊ ရုပ်လေ့ကျင့်ရေးအလုပ်စခန်း’လို့ ခေါ်ပါတယ်။

အဲဒီတော့ ဘုရားရှင်သင်ကြားပေးတဲ့ ပညာဟာ ဘယ်လိုပညာ လဲလို သိဖို့ လိုပါတယ်။ မိမိတို့ကိုယ်တိုင် ‘မိမိတို့အကြောင်းကို သဘော ပေါက်ဖို့ လိုပါတယ်။ အဲဒီပညာရပ်ကို ပုံဖြက် အလွန်ကျယ်ဝန်းစွာ သင်ကြားပေးခဲ့ပါတယ်။

အလွန်ကျယ်ဝန်းရတဲ့ အကြောင်းကတော့ ပုဂ္ဂိုလ်အသီးသီးဟာ ဘုရားရှင်ထံ လာပြီးတော့ တရားများ နာယူတဲ့အခါ ပုဂ္ဂိုလ်အသီးသီးရဲ့ စရိက်အသီးသီး ပညာအသီးသီးအလိုက် ဘုရားရှင်က ဟောကြားပေးခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း အဓိကကျတဲ့ အနှစ်သာရကို ထုတ်နှုတ် ၍ စိစစ်လိုက်လျှင် ပုဂ္ဂိုလ်တိုင်းမှာ တကယ်သဘာဝအတိုင်း အဟုတ်ရှိနေတာကို အခြေခံကျကျ သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ အခြားသော ဘာသာရပ်တွေနဲ့ ကျွန်ုတ်တို့ရဲ့ ဒေသနာနဲ့ သိသာကွာခြားတဲ့အချက်

ရှိပါတယ်။ ဘုရားရှင် ပွင့်တော်မမူခင် အချိန်ကတည်းက အီန္တယပြည်မှာ ကိုးကွုယ်နေကြတဲ့ ဘာသာရပ်ကြီးတွေ ရှိနေပါတယ်။

‘ဟိန္ဒြာဘာသာ’ဟာ ဘုရားရှင် မပွင့်ခင်ကတည်းက အီန္တယပြည် မှာ ထွန်းကားနေတဲ့ ဘာသာဖြစ်ပါတယ်။ ဒါ ဘာသာကတော့ ဟိန္ဒြာ။ ဘာသာရဲ့ အဆိုအဆုံးအမများကို ယုံကြည်ဖို့ ပြောပါတယ်။ အမိကအား ဖြင့်တော့ ‘ယုံကြည်မှု’ကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဘာသာ ဖြစ်ပါတယ်။

ဟိန္ဒြာဘာသာအပြင် ထွန်းကားနေတဲ့ တြေားဘာသာတွေလည်း ရှိပါတယ်။ အဲဒါတွေက ‘ဂျူးဘာသာ’၊ ‘ခရစ်ယာန်ဘာသာ’၊ ‘အစ္စလာမ် ဘာသာ’တို့ ဖြစ်ပါတယ်။ အဲဒီဘာသာတွေမှာ အမိကအားဖြင့် ဆိုဆုံးမတာ က သူတို့ဘာသာတရားမှာ ပါသည့် အဆိုအဆုံးအမများကို ‘ယုံကြည်ပါ’၊ ယုံကြည်ပြီးတော့မှ လိုက်နာကျင့်သုံးပါလို သင်ကြားပေးပါတယ်။

ကျွန်တော်တို့ ဗုဒ္ဓဘာသာရဲ့ ထူးခြားတဲ့အချက်က သူတို့လို ‘ယုံကြည်မှု’ သက်သက်နဲ့ ကိုးကွုယ်ဆည်းကပ်ရတဲ့ သဘော မဟုတ်ပါ။ ဘုရား ရှင်ကိုယ်တော်တိုင် ဆိုဆုံးမတာက မိမိဟာ လူသားတစ်ယောက် ဖြစ်လာ ပြီဆိုရင် စဉ်းစားနိုင်၊ ဆင်ခြင်နိုင်တဲ့ ကိုယ်ပိုင်ညာက် ရှိကြပါတယ်။ အဲဒီ ကိုယ်ပိုင်ညာက် သုံးပါ။ မိမိ ညာက်ရှိသလောက် ပြန့်ပြန့်နှုန်း စဉ်းစား နိုင်အောင် အခြေခံပညာများကို သင်ပေးပါတယ်။

ဒီ အခြေခံပညာက မိမိအကြောင်းကို မိမိကိုယ်တိုင်သိဖို့ လိုအပ် ပါတယ်။ မိမိမှာ ရုပ်ခန္ဓာခေါ်တဲ့ ခန္ဓာကိုယ်ကြီး ရှိတာ အမှန်ပါပဲ။ ‘စိတ်’ ခေါ်တဲ့ နာမ်ခန္ဓာ ရှိနေတာလည်း အမှန်ဖြစ်ပါတယ်။ ဒီတော့ ‘စိတ်’ ရှိ

ဆရာတိုး ဦးငြေးအောင် (မဟာသစ္စမ္မလောတိကဓာ)

မှန်းလည်းသိပါတယ်။ ‘ရုပ်’ ရှိမှန်းလည်း သိပါတယ်။ အဲဒီ ‘ရုပ်’ နဲ့ ‘စိတ်’ တို့ ပူးတွဲပြီး ‘ဘဝခရီး’ကို လျှောက်နေရတာ ဖြစ်ပါတယ်။

ဒီအကြောင်းများကို ဘုရားရှင်က ‘အခြေခံ’ကစပြီး သင်ကြားပေး ထားပါတယ်။ သင်ကြားပေးရာမှာ အခြားဘာသာရပ်များက သင်ကြား ပေးတာနဲ့ ဘုရားရှင်သင်ကြားပေးတဲ့ အချက်တွေ မတူဘဲ ကွာခြားနေတာ ရှိပါတယ်။

ဘယ်လို ကွာခြားတာလဲဆိုရင် အခု ထွန်းကားနေတဲ့ ဘာသာ တရားတွေအပြင် ကမ္မာမှာ ထွန်းကားနေတဲ့ ပညာရပ်တွေရှိပါတယ်။ ‘ဒဿနပညာ’လို့ခေါ်တဲ့ အတွေးခေါ်ပညာတွေ ထွန်းကားနေပါတယ်။ ဒီလို ထွန်းကားနေလို မိမိတို့ရဲ့အကြောင်း မိမိတို့သိအောင် စဉ်းစားကြ ဆင်ခြင်ကြ တွေးတောကြတာတွေ အများကြီးရှိပါတယ်။

အဲဒီမှာ မေးစရာမေးခွန်း ပေါ်ပေါက်လာပါတယ်။ ဟောဒီ ‘ငါ’ ဆိုသော ‘ငါ’ဟာ ဒီလို ‘လူဘဝ’ ‘လူခန္ဓာ’ကို ဘယ်ပုံဘယ်နည်း ရရှိလာ တာလဲ။ ဘယ်ပုံဘယ်နည်း လူဖြစ်လာရပါသလဲဆိုတဲ့ မေးခွန်းတွေ ပေါ် လာကြပါတယ်။

ဘာဖြစ်လို့ ဒီလိုမေးခွန်းတွေ ပေါ်လာရတာလဲဆိုရင် အခု အစဉ် အလာအရ ဟောကြားထားတာမှာ ‘ဖန်ဆင်းရှင်း’က ဖန်ဆင်းလို လူဖြစ် လာတာပါဆိုတဲ့ အကြောင်းအရာ ဖြစ်ပေါ်နေပါတယ်။ အဲဒီ အကြောင်း အရာပေါ်မှာ ‘ယုံကြည်မှုသက်သက်’နဲ့ လက်ခံတဲ့အနေအထားက နည်း လာပါတယ်။ ရှိနေတဲ့ လောကအကြောင်းကို သဘာဝကျကျ စဉ်းစားတဲ့လူ အရေအတွက်တွေ များပြားလာပါတယ်။ ဒါကြောင့်မိုလို ဒီလိုမေးခွန်းတွေ

ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။

အဲဒီမေးခွန်းတွေ ပေါ်ပေါက်လာတဲ့အခါ အခြားဘာသာရပ်များ
ကတော့ 'လူ'ဆိုတဲ့ 'လူသား'ကို ဘုရားသခင်ခေါ်တဲ့ 'အနှစ်တန်ခိုးတော်
ရှင်'က ဖန်ဆင်းခဲ့တဲ့အတွက် လူ ဖြစ်လာရပါတယ်ဆိုတဲ့ အဖြေား သူတို့ကို
နှစ်သိမ့်ပေးပါတယ်။

အဲဒီအကြောင်းအရာတွေကို ကျော်လွန်ပြီး စဉ်းစားလာတဲ့အခါ
သဘာဝတရားတွေရဲ့ အကြောင်းကို အခုခေတ်မှာ ပိုပြီး နားလည်လာကြ
ပါတယ်။ ဒီလို ဖန်ဆင်းရွင်၏ ဖန်ဆင်းမှုကြောင့် လူသားဖြစ်ရသည် ဆို
သောအဖြော်နှင့် မပြည့်စုံမ မလုံလောက်သောကြောင့် ကိုယ်ပိုင်ဥက်ကို
သုံးပြီး စဉ်းစားရတဲ့အဖြစ်သို့ ရောက်လာကြပါတယ်။

အဲဒီလို လွှတ်လွှတ်လပ်လပ် စဉ်းစားတဲ့ပုဂ္ဂိုလ်တွေဟာ သူတို့
ကိုးကွယ်သော ဘာသာရဲ့အယူကို ဖယ်ထားပြီးတော့ ကိုယ်ကိုယ်တိုင်
လွှတ်လပ်စွာ စဉ်းစားလာကြပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကို "FREE
THINKER"လို့ ခေါ်ပါတယ်။ သူတို့ကဲမဲ့မှာ မြောက်များစွာ ပေါ်ထွန်း
လာကြပါတယ်။

ကျွန်ုတ်တို့ ဒေသနာရဲ့ အခြေခံသဘာဝက ကိုယ်ပိုင်ဥက်ကို
သုံး၍ လွှတ်လွှတ်လပ်လပ် သဘာဝကျကျ စဉ်းစားပါ။ ဆင်ခြင်ပါလို့
အခြေခံကျကျ သင်ကြားပေးထားတဲ့ ဘာသာဖြစ်ပါတယ်။ အဲဒီကြောင့်
အဲဒီလို လွှတ်လွှတ်လပ်လပ် စဉ်းစားချင်တဲ့ လူတို့အတွက် ကျွန်ုတ်တို့
ဘာသာက အတားအဆီး အပိတ်အပင်မရှိ ဖြစ်နေပါတယ်။

ဒီသဘောတွေကို သေသေချာချာ နှလုံးသွေး ဆင်ခြင်ရတဲ့ အ

ဆရာတိုး ဦးငြေးအောင် (မဟာသစ္စမ္မလောတိကဓာ)

တွက် 'စဉ်းစားညှက်'ကို အခိုကထား၍ သဘာဝကို သိအောင်လုပ်ရမှာ ဟာ ဘုရားရှင်၏ အဆိုအဆုံးအမ ဖြစ်ပါတယ်။ အဲဒီမှာ အရေးကြီးတဲ့ အချက်က-

စဉ်းစားညှက်ကို သုံးတဲ့အခါ အလွတ်စဉ်းစားလို့ မရပါဘူး။ သဘာဝအတိုင်းရှိနေသော ပြဿနာများကို အခြေခံပြီးတော့ အဲဒီ သဘာ ဝတွေအပေါ်မှာ မှုတည်ပြီးတော့ စဉ်းစားညှက်ကို သုံးပါလို့ ဘုရားရှင်က သင်ကြားပေးထားပါတယ်။

ကျွန်တော်တို့မှာ 'ရုပက္ခနာ' ခေါ်တဲ့ 'ရုပ်ခန္ဓာကိုယ်' ရှိပါတယ်။ အဲဒီ ရုပ်ခန္ဓာကိုယ်ဟာ ဘယ်ပုံဘယ်နည်း ရှိနေရတာလဲဆိုတာကို ပထမ အဆင့် သိဖို့လိုပါတယ်။ သဘာဝကျကျ ပထမဦးဆုံး စဉ်းစားပါမယ်။ မိမိတို့ရဲ့ မျက်စိနဲ့ ရုပ်ခန္ဓာကိုယ်ကို အပေါ်ယံက မြင်နေတာဟာ အပေါ်ယု မြင်ကွင်းသာ ဖြစ်ပါတယ်။ ဒီရုပ်ခန္ဓာမှာ အတွင်းတည်ဆောက်မှုတွေ ရှိ နေပါတယ်။ ဒီလို့ အတွင်းတည်ဆောက်ထားတဲ့ ရုပ်ခန္ဓာရဲ့ အနေအထား ကိုလည်း သိအောင်မြင်အောင် နားလည်အောင် ကြီးစားပါ။ အဲဒီ အချက် မှာ ဘုရားရှင်ကပြောပါတယ်။ အပေါ်ယု မြင်ကွင်းနဲ့ပဲ ကျေနပ်နေလို့ မပြီး ပါဘူး။ အတွင်းမှာရှိသော အတွင်းတည်ဆောက်မှုကိုလည်းပဲ သိအောင် မြင်အောင် ကြီးစားပါ။

ဒါဟာ စဉ်းစားညှက်ကိုသုံးတဲ့ ပုဂ္ဂိုလ်များဟာ စနစ်တကျ သ ဘာဝတရားကို ထိထိမိမိ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပြီးတော့ နားလည်ပြီးမှ စဉ်းစားညှက်ကို အသုံးပြုဖို့ ဘုရားရှင်က သင်ပေးတာဖြစ်ပါတယ်။

အခု ဗုဒ္ဓဘာသာဝင်များ သိရှိထားတဲ့အတိုင်း ရုပ်ခန္ဓာကို သေ

ဗုဒ္ဓဒေသနာကို စနစ်သစ်ဖြင့်လေ့လာခြင်း

သေချာချာ နှလုံးသွေးဆင်ခြင်မယ်ဆိုရင် ဟောဒီ ရုပ်ခန္ဓာကြီးမှာ အပေါ် ယံကမြင်ရတဲ့ ရုပ်ခန္ဓာအပြင် အတွင်းမှာ အစိတ်အပိုင်း အသီးသီးရှိတယ် ဆိုတာသိပြီး အဆင့်ဆင့် လေ့လာရပါမယ်။

ဒီရုပ်ခန္ဓာကိုယ်မှာ ဖုံးလွမ်းထားတဲ့ အရေပြားရှိပါတယ်။ ဒီ အရေပြားကိုခွာလိုက်ရင် အတွင်းမှာရှိနေတဲ့ အသားများကို တွေ့ရပါမယ်။ အသားများကို ဖယ်လိုက်ရင် အနိမ့်များကို တွေ့ရပါမယ်။ ဒီ အနိမ့်မဲ့ကြီးထဲမှာ တည်ရှိနေတဲ့ 'ကော်ဌာသ'တွေကို တွေ့ရပါမယ်။ ဒီ ကော်ဌာသတွေမှာ အဆုတ်ရှိတယ်၊ နှလုံးရှိတယ်၊ အသည်ရှိတယ်။ အစာအိမ်၊ အူသိမ်၊ အူမတွေ ရှိနေပါတယ်၊ ဒီသဘာဝတွေကို အပြင်ဘက်က ကြည့်လို့မရ သော်လည်း အတွင်းမှာ အဟုတ်ရှိတဲ့ သဘာဝကို မြင်အောင် ဆရာများက ရှင်းပြပါတယ်။

အခုလိုရှင်းပြတဲ့ ပညာဟာ 'ကာယ'ကို ခွဲခြမ်းပြတဲ့ ပညာဖြစ်ပါတယ်။ ဒီ ခန္ဓာကိုယ်ကြီးမှာ အခဲအဖြစ်နဲ့ အမျိုး-၂၀ ရှိပါတယ်။ ထို အစိုင်အခဲတွေနဲ့တွဲပြီး အလုပ်လုပ်ကြတဲ့ အရည်သဘောနဲ့နေတဲ့ ကော်ဌာသက ၁၂-မျိုး ရှိပါတယ်။ အဲဒီ အစိုင်အခဲအမျိုး-၂၀ နဲ့ အရည် ၁၂-မျိုးကိုပေါင်းရင် ၃၂- မျိုးသော ကော်ဌာသများအဖြစ် သိနိုင်ပါတယ်။ နောက်ပြီးတော့ ခန္ဓာကိုယ်တဲ့မှာ ဓာတ်ငွေ့သဘော လေသဘောနဲ့ ရှိနေတာလည်း ၆-မျိုး ဖြစ်ပါတယ်။ ပြီးတော့ အပူစွမ်းအင်အဖြစ် ရှိနေတာက ၄-မျိုး ဖြစ်ပါတယ်။

အဲဒီ ကော်ဌာသများကို စုပေါင်းလိုက်ရင် ကော်ဌာသပေါင်း ၄၂-မျိုးအဖြစ် တွေ့ရပါမယ်။ သူတို့နဲ့ပဲ ဒီခန္ဓာကိုယ်ကြီးကို ပူးပေါင်း

ဖွဲစည်းထားတာ ဖြစ်ပါတယ်။

ရှေးအခါက ဒီပညာကိုသင်တဲ့အခါ ဆရာကနေပြီး ရွှေကနေ တိုင်ပေးပြီး ကောငွာသတွေကို အလွတ်ရအောင် လိုက်ဆိုကြရပါတယ်။ အလွတ်ရအောင် ကျက်မှတ်ရပါတယ်။ ပြီးတော့မှ ဆရာလုပ်သူက တစ်ခု စီရဲ့ အနေအထားကို ရှင်းပြပေးပါတယ်။ ဒီလို ရှင်းပြလို သိလာတာကို ကိုယ်ပိုင်ညာကိုနဲ့ စဉ်းစားရပါတယ်။ ဒီကောငွာသတွေရဲ့ အသွင်သဏ္ဌာန် ကို ဆင်ခြင်ပွားများရတဲ့အလုပ်ကို လုပ်ကြရပါတယ်။ အဲဒီလိုနဲ့ ‘ကာယ’ကို ရှုမှတ်ပွားများတဲ့ ဘာဝနာအလုပ်ကို လုပ်ခဲ့ကြရပါတယ်။

အခုတော့ ကျွန်တော်တို့ရဲ့ ‘ဗုဒ္ဓဒေသနာနဲ့ ဝိပသနာ ပြန်ပွားရေး အဖွဲ့အတွက် အထောက်အကူပြုပစ္စည်းတွေရဲ့ အကူအညီကို ရယူပြီး သင်ပေးလျက်ရှိပါတယ်။ အခြေခံအားဖြင့် ‘ရုပက္ခနာ’ကြီးကို အတွင်းကနေ အမှာခံအဖြစ် အရိုးစုတိုးနဲ့ထောက်ခံပြီး ပေးထားပါတယ်။ ဒီ အရိုးစုတိုးကို မျက်စိနဲ့ သေသေချာချာမြင်နိုင်အောင် ဆေးပညာသင်တဲ့ ပုဂ္ဂိုလ်တွေ အသုံးပြုတဲ့ ‘အရိုးစု’ကို ကျွန်တော်တို့က အသုံးပြုပြီး ‘ကမ္မဋ္ဌာန်းပညာ’ကို လေ့လာသွားမှာ ဖြစ်ပါတယ်။ အဲဒီလို လေ့လာတဲ့သဘောကိုပဲ ‘ဗုဒ္ဓဒေသ နာကို စနစ်သစ်ဖြင့်လေ့လာခြင်း’လို ခေါ်ပါတယ်။

ဘယ်လိုလေ့လာမှု့လဲဆိုရင် သဘာဝအတိုင်းရှိနေသော အတွင်း မှာရှိတဲ့ ‘ကောငွာသ’များကို မျက်ဝါးထင်ထင် သိမြင်နိုင်အောင် ခေတ် ပညာတွေနဲ့ တည်ဆောက်ထားတဲ့ အဟုတ်တကယ်ရှိသော အရိုးစုနဲ့ ပုံသဏ္ဌာန်တူတဲ့ အရိုးစုကို အထောက်အကူပြုအဖြစ် အသုံးပြုရပါတယ်။ ဒီအရိုးစုကိုကြည့်ရပြီးတော့ ရုပက္ခနာကို အထောက်အကူပေးတဲ့

ဗုဒ္ဓဒေသနာကို စနစ်သစ်ဖြင့်လေ့လာခြင်း

သဘောကိုလည်း သိရပါတယ်။ ဒီအရှိုစုကိုတော့ အပေါ်ကအသားတွေ၊ ကြံက်သားတွေနဲ့ ဖုံးထားပါတယ်။ အဲဒီ ကြံက်သားတွေရဲ့ အပေါ်မှာတော့ အရေပြားက ဖုံးအုပ်ထားရပါတယ်။

ဒီခန္ဓာကိုယ်ကို ရင်ဘတ်ပိုင်း၊ ဝမ်းပိုက်ပိုင်းဆိုပြီး နှစ်ပိုင်းခဲ့ချုံ
လေ့လာရပါတယ်။ ရင်ဘတ်ပိုင်းအတွင်းမှာရှိနေတဲ့ ကောငွာသများ၊ ဝမ်း
ပိုက်အတွင်းမှာရှိတဲ့၊ ကောငွာသများ စသည်တို့ကို မျက်ဝါးထင်ထင်
တွေမြင်နိုင်အောင် အထောက်အကူပစ္စည်းများနဲ့ သင်ကြားပေးပါသည်။

ဒီပစ္စည်းများရဲ့ အကူအညီနဲ့ ဒေသနာမှာပါသော ‘ကာယာနှပ
သာနာ’ပညာဖြစ်တဲ့ ဒီခန္ဓာကိုယ်ရဲ့အကြောင်းကို စနစ်နဲ့ လေ့လာပါ
တယ်။ ဒီလို လေ့လာခြင်းအားဖြင့် ယခင်က ဒီ ကောငွာသအမည်တွေကို
အရ ကျက်မှတ်ပြီးတော့မှ ကောငွာသတွေရဲ့ ပုံပန်းသဏ္ဌာန်တွေကို အ^၁
ကျယ်တဝင့် ရှင်းလင်းပြောပြီး သင်းပေးရတဲ့ဒုက္ခက လွှတ်သွားပါတယ်။

ဒီအတွင်း ကောငွာသတွေကို ယခုလို မျက်စိန့်မြင်ရတဲ့အခါ သူ
တို့ရှိနေပဲ့၊ သူတို့ရဲ့ အရောင်အဆင်း၊ အရွယ်အစား၊ သူတို့ရဲ့ ပုံပန်း
သဏ္ဌာန်တွေကို ထင်ထင်ရှားရှား မြင်တွေလာရပါတယ်။ ဒါကြောင့်မို့လို
အခုပြောတဲ့ ၃၂-ကောငွာသနှင့် ပတ်သက်သော အကြောင်းအရာတွေကို
လွယ်ကူစွာ လေ့လာနိုင်ကြပါတယ်။

အဲဒါ ကျွန်တော်တို့ပြောနေတဲ့ ဗုဒ္ဓဒေသနာကို စနစ်သစ်ဖြင့်
လေ့လာခြင်း ဆိုတဲ့သဘောဖြစ်ပါတယ်။

ဒီဒေသနာမှာပါရှိတဲ့ အကြောင်းအရာများကို ရှုမှတ်စို့ ပွားများ
ဖို့ကို ဆက်လက်ပြီးလုပ်နိုင်ပါတယ်။ အဲဒါဟာ နာမ်ရှုပ်နှစ်ပါးကို လေ့ကျင့်

ဆရာတိုး ဦးငြေးအောင် (မဟာသစ္စမ္မဘောတိကဓာ)

ပေးသော ဘာဝနာအလုပ်ကိုလည်း လွယ်ကူစွာလုပ်နိုင်လာပါတယ်။

ဒီကောငြာသကို အခု အရှပ်အဖြစ်နဲ့ တွေ့မြင်ရပါတယ်။ သို့သော် သူတို့ဟာ ခန္ဓာကိုယ်ထဲမှာ အဟုတ်တကယ်ရှိနေတဲ့ ဝတ္ထုပစ္စည်းတွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ အရှုံးနဲ့ အခုမြင်နေရတဲ့ အရှပ် အရှုံးတို့ဟာ မတူပါဘူး။ အရှပ်အရှုံးကိုတော့ အရှုံးစုံပဲ ပုံသဏ္ဌာန်အတိုင်း မြင်ရတာပါပဲ။ ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ အရှုံးကတော့ အရှပ်အရှုံးနဲ့ ပုံသဏ္ဌာန်တူတဲ့အပြင် ကိုယ်တွင်းရှိ အရှုံးကတော့ ရှင်သနကြီးပွားပြီး အလုပ်လုပ်နေရတဲ့ အရှုံးအဖြစ် သိဖို့ လိုအပ်ပါတယ်။

ဒါအပြင် အခုမြင်နေရတဲ့ အဆုပ်ကောငြာသ၊ နှုလုံးကောငြာသ၊ အသည်း၊ အစာအိမ်၊ အူသိမ်၊ အူမ၊ အစရှိတဲ့ အတွင်း ကောငြာသတွေ ဟာ အရှပ်အဖြစ်နဲ့ သူတို့ရဲ့ ရှုပါရုံကို မြင်နေရပေမယ့် ခန္ဓာကိုယ်တွင်း မှာတော့ သူတို့ဟာ ‘သက်ရှိတွေ’ ဖြစ်ပါတယ်။ သူတို့ဟာ ‘ရှင်’နေကြ ပါတယ်၊ ‘ရှင်’နေတဲ့သဘောကို ဉာဏ်ရောက်အောင်လို့ ကျွန်တော်တို့က သင်ပေးရပါတယ်။

သဘာဝအတိုင်းရှိနေတဲ့ ‘ရွှေပက္ခနာ’ရှိသလို ‘နာမက္ခနာ’ ခေါ်တဲ့ စိတ်အဖွဲ့လည်း ရှုပါတယ်။ ‘စိတ်’မှာလည်း သူ့လုပ်ငန်းနဲ့ သူ့အလုပ်တွေ လုပ်နေပါတယ်။ မိမိတို့က ဒီစိတ်ကို ‘ငါ့စိတ်’၊ ‘ငါ့ကိုယ်’လို့ မှတ်ထင်နေ ပေမယ့်လို့ ‘စိတ်’ဟာလည်း စိတ်၏သဘာဝအတိုင်း အလုပ်လုပ်နေပါ တယ်။ ‘ရှပ်’ကလည်း ရှပ်၏သဘာဝအတိုင်း အလုပ်လုပ်နေပါတယ်။

အဲဒီမှာ ‘သဘာဝ’ဆိုတာဟာ အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ ရှပ်မှာလည်း ‘သဘာဝတရား’ ရှိတယ်။ စိတ်မှာလည်း ‘သဘာဝ

ဗုဒ္ဓဒေသနာကို စနစ်သစ်ဖြင့်လေ့လာခြင်း

တရား' ရှိတယ်။ ဒီလို 'သဘာဝတရား'လို ပြောတာဟာ ဘာကိုပြောတာလဲ လို သိမိလိုပါတယ်။ ဒီလို အဟုတ်ရှိသော 'သဘာဝတရား'များမှာ 'ဥပ ဒေသ'တွေ ရှိပါတယ်။ ဒါ ဥပဒေသကို ပါဋ္ဌလိုခေါ်တော့ 'နိယာမ'လို ခေါ်ပါတယ်။

ရှုပ်ခန္ဓာမှာလည်း ရှုပ်ခန္ဓာရဲ့ နိယာမဆိုတဲ့ 'ရူပကွန္ာနိယာမ' ရှိပါတယ်။ ထိုအတူ နာမကွန္ာမှာလည်း 'နာမကွန္ာနိယာမ' ဆိုတာတွေ ရှိပါတယ်။ နိယာမ ခေါ်တဲ့သဘောတရား၏ စည်းမျဉ်းစည်းကမ်းအတိုင်း 'ရှုပ်'ကလည်း အလုပ်လုပ်ရပါတယ်။ 'စိတ်'ကလည်း အလုပ်လုပ်ရပါတယ်။

အဲဒီလို စည်းမျဉ်းစည်းကမ်းနဲ့ အလုပ်လုပ်နေတဲ့ ရှုပ်ခန္ဓာ၊ စည်းမျဉ်းစည်းကမ်းနဲ့ အလုပ်လုပ်နေတဲ့ နာမခန္ဓာတို့၏ 'သဘာဝ'ကို သိအောင် လည်း လေ့လာရပါတယ်။

အခြားအားဖြင့် ရှုပ်အကြောင်း၊ နာမအကြောင်း ဒါ J-ခုကို လေ့လာရတာကလည်း ရှုပ်နာမ J-ပါးကို ပိုင်းခြား သိမြင်နိုင်ဖို့အတွက် 'ပညာရပ်တစ်ခု'အနေနဲ့ လေ့လာပါတယ်။

အဲဒီလိုပညာတွေကို သင်ယူပါမှ စဉ်းစားနိုင်သောညာဏ်က ထွက်ပေါ်ပါတယ်။ ပညာမပါလျှင် မှန်ကန်သောညာဏ်က မထွက်ပေါ်နိုင်ပါဘူး။

အခုလို ပညာများကို စနစ်တကျ လေ့လာသင်ကြားပြီးတော့မှ မိမိတို့ရဲ့ ကိုယ်ပိုင်ညာဏ်ကို စနစ်တကျ တွေးနိုင် ဆင်ခြင်နိုင်အောင် တွေးနည်း ဆင်ခြင်နည်းပညာကိုလည်း သင်ပေးပါတယ်။

ပထမ အဟုတ်တကယ်ရှိနေသော ရှုပ်ခန္ဓာအကြောင်း၊ အဟုတ်

ဆရာတိုး ဦးငြေးအောင် (မဟာသစ္စမ္မဂေါ်ကဓာ)

တကယ်ရှိနေသော နာမ်ခန္ဓာ၏ အကြောင်းကို စနစ်တကျသင်ပါမယ်။ သင်ပြီးတော့မှ ဒီလိုရရှိထားသော အခြေခံပညာပေါ်မှာ အခြေခံပြီးတော့ တွေးတောတယ်၊ ဆင်ခြင်တယ်၊ စဉ်းစားတယ်။

တွေးတော့မှ ဆင်ခြင်မှာ စဉ်းစားမှုမှာလည်း ‘ပညာ’ ပါရပါတယ်။ တွေးနည်း စဉ်းစားနည်း ပညာ ပါရပါတယ်။ အဲဒီလို အဟုတ်တကယ် ရှိနေသော ရှုပ်ခန္ဓာရှိ ကောင္းသတွေကို လေ့လာပါတယ်၊ ဆည်းပူးပါ တယ်။ ဒီအလုပ်ကိုတော့ ‘ဒေသနာမယပညာ’လို့ ခေါ်ပါတယ်။ ဒီ ဒေသ နာမယပညာနဲ့ စဉ်းစားဆင်ခြင်ပြီးတော့ ဒီကောင္းသတွေနဲ့ ဒီရှုပ် ဒီခန္ဓာ အကြောင်း၊ နာမ်ခန္ဓာအကြောင်းများကို သိလာတဲ့အခါကျတော့ အဲဒီအ ပေါ်မှာအခြေခံပြီး သူတို့ရဲ့အလုပ်၊ သူတို့ရဲ့လုပ်ငန်းစဉ်၊ သူတို့ရဲ့လမ်းစဉ် များကို ထပ်ဆင့်ပြီး လေ့လာရပါတယ်။

ဒီလိုလေ့လာပြီးတော့မှ မိမိတို့ရဲ့ ညောက်ကိုသုံး၍ စဉ်းစားပါ။ စဉ်းစားသောအခါမှာလည်း နည်းပညာ လိုပါတယ်။ စဉ်းစားပုံစဉ်းစား နည်း၊ နည်းပညာကိုတော့ ‘စိန္ဓာမယပညာ’လို့ ခေါ်ပါတယ်။

အဲဒီလို စိန္ဓာမယပညာဟာ ‘ဒေသနာမယပညာ’ပေါ်မှာ အခြေခံပြီးတော့မှ တည်ဆောက်ခဲ့တာပါ။ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းရပါ တယ်။ အဲဒီလို စိန္ဓာမယပညာနဲ့ သေသေချာချာ စဉ်းစားပြီးတော့ ကိုယ် ကိုယ်တိုင် သဘောပေါက်တယ်၊ နားလည်တယ်၊ လက်ခံတယ်၊ အဲဒီအ ဆင့်သို့ ရောက်အောင် လုပ်ရပါတယ်။

ဒီလို ဘုရားရှင်ဟောကြားသော ‘မဗ္ဗာသဘာဝ’များကို ကိုယ်ပိုင် ညောက်နဲ့ သိပြီဆိုတော့မှ တစ်ဆင့် ဘယ်လို့ နားလည်လာပါသလဲဆိုရင်

ပုဂ္ဂဒေသနာကို စနစ်သစ်ဖြင့်လေ့လာခြင်း

ဒီ သဘာဝတရားတွေကို ဒီလိုသိရှိနဲ့ မပြီးသေးပါဘူး၊ ဒီသဘာဝတရားတွေ အဟုတ်တကယ်ရှိနေသော အကြောင်းအရာကို ဒီ နာမ်ခန္ဓာခေါ်တဲ့ စိတ် ၏အတွင်းမှာ တကယ်ရောက်ရှိလာဖို့အတွက် အဟုတ်တကယ် ကြီးစားရ ပါတယ်။ အဲဒီလိုဖြစ်အောင် လေ့ကျင့်ခန်းနဲ့ လုပ်ရပါတယ်။ ဒီ လေ့ကျင့် ခန်းကိုတော့ ‘ဘာဝနာ’လို့ ခေါ်ပါတယ်။

ဒီလို ‘ဘာဝနာအလုပ်’ကို လုပ်နိုင်ဖို့အတွက် အခုလို အခြေခံ ပညာကို သင်ပါတယ်။ ဒီဘာဝနာတွေကို ကျွန်တော်တို့ ပွားများခြင်း အားထုတ်ခြင်းအလုပ်ဟာ ဒီ ဒေသနာတော်ရဲ့ အမြင့်ဆုံးအဆင့်ပဲ ဖြစ်ပါ တယ်။

အဲဒီတော့ ပထမ ‘ဒေသနာမယပညာ’ကို သင်ပါမယ်။ ဒေသနာ မယပညာကို ကျွမ်းကျင်ပြီဆိုတော့မှ စဉ်းစားဆင်ခြင်တဲ့ ‘စိန္တာမယပညာ’ ဖြစ်လာပါတယ်။ ဒီ ‘ဒေသနာမယပညာ’ နဲ့ စိန္တာမယပညာ’ပေါ်မှာ အခြေခံ ပြီးတော့မှ လက်တွေအားဖြင့် အဟုတ်ရှိနေသော သဘောတရားနှင့် နာမ်နဲ့ (စိတ်နဲ့) သေသေချာချာ ထိသည့်တိုင်အောင် ထိထိမိမိ နာမ်တရား က သိသည့်တိုင်အောင် လေ့ကျင့်ခန်း လုပ်ရပါတယ်။ အဲဒီလိုအလုပ်ကို တော့ ‘ဘာဝနာမယပညာ’လို့ ခေါ်ပါတယ်။

အဲဒီလို ဘာဝနာတွေ ပွားများနှင့်အောင် ဘုရားရှင်က သင်ကြား ပေးပါတယ်။ ဒီလို သင်ကြားပေးတဲ့ ပညာရပ်တွေဟာ လွှန်ခဲ့သော နှစ် ပေါင်း ၂၅၀၀-ကတည်းက သင်ပေးထားတာဖြစ်ပါတယ်။ ယနေ့အထိ လည်းပဲ ဒီပညာရပ်တွေဟာ အဟုတ်တကယ်ရှိနေသော သဘာဝပညာ ဖြစ်ခြင်းကြောင့် ဒီပုံစံအတိုင်းပဲ တည်ရှိနေပါတယ်။

ဆရာတိုး ဦးငြေးအောင် (မဟာသစ္စမ္မဘေးတိကဓာ)

ဘုရားရှင်လက်ထက်ကတည်းက သဘာဝတရားတွေဟာ ဒီပုံစံ အတိုင်းပဲ ရှိပါတယ်။ အခုလည်းပဲ ဒီသဘောတရားတွေ ရှိနေပါတယ်။ အဲဒီ ရှိတဲ့ သဘာဝတရားတွေကို သိပြီးတော့ မိမိတို့အတွက် တကယ် အကျိုးရှိတဲ့လုပ်ငန်းကို လုပ်နိုင်ဖို့ ‘ဗုဒ္ဓဒေသနာနှင့် ဝိပဿနာပြန့်ပွား ရေးအဖွဲ့’ က ဘုရားရှင်၏ ဒေသနာများကို ပထမ သင်ပေးပါတယ်။ စဉ်းစားဉာဏ် ဆင်ခြင်ဉာဏ် ထက်လာအောင် သင်ပေးပါတယ်။

ပြီးတော့ လက်တွေ ရှုပ်နာမဲ့ J-ပါးကိုလေ့ကျင့်တဲ့ ‘နာမ်ရှုပ်’ လေ့ကျင့်ရေးအလုပ်ကိုလည်း သင်ပေးပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဟာ ဒီပညာရပ်များကို ဆည်းပူးပြီးတော့ ဘုရားအဆုံးအမနဲ့ လုပ်ငန်းစဉ် ဂုဏ်ပိုင် တက်လှမ်းနိုင်ဖို့ လုပ်ကြရပါမယ်။

‘ဒေသနာမယပညာ’ ခေါ်တဲ့ THEORY ပိုင်းကိုသိဖို့ လိုပါတယ်။ ‘စိန္တာမယပညာ’ ခေါ်တဲ့ PHILOSOPHY ပိုင်းကို သိဖို့လည်း လိုပါတယ်။ ပြီးတော့မှ လက်တွေလုပ်ငန်းဖြစ်တဲ့ - PRACTICAL TRAINING များ လုပ်နိုင်ဖို့အတွက် - ဗုဒ္ဓဒေသနာနှင့် ဝိပဿနာပြန့်ပွားရေးအဖွဲ့’က ဆောင် ရွက်နေတာဖြစ်ပါတယ်။ အဲဒီတော့ အားလုံးသော ဓမ္မမိတ်ဆွဲများ ဒီတရားများကို ပွားများနိုင် အားထုတ်နိုင်ကြပါစေ။

သာဓာ၊ သာဓာ၊ သာဓာ။

ဝိပါဒ္ဓဘမ္မန္တ

ကျွန်တော်တို့ အခု ‘ပုံစံဒေသနာကို စနစ်သစ်ဖြင့် လေ့လာခြင်း’ ဆိုတဲ့ ပုံစံရဲတရားတော်များကို ပိုမို၍ သဘောပေါက်နားလည်အောင် အခုချိန်သော အထောက်အကူပြု ပစ္စည်းများနဲ့ လေ့လာသင်ယူနေ တာကို စနစ်သစ်ဖြင့်လေ့လာခြင်းလို့ ခေါ်ပါတယ်။ ယနေ့ ဒုတိယပိုင်း စတင်ဆွေးနွေးပါမယ်။

မြတ်စွာဘုရား၏ ဒေသနာတော်မှာပါသော တရားတော်များ ကို ‘ဝိပဿနာဘဝနာ’ အဖြစ်နှင့် ပွားများနှင့်အောင် ကျွန်တော်တို့ ကြိုးစားပြီး လေ့လာနေပါတယ်။

ဘုရားရှင် ဟောကြားတော်မှုသော ဒေသနာမှာပါသည့် ‘ပညာရပ်’ များကို လေ့လာပြီးတော့ ဒေသနာမှာပါသော ပညာရပ်များပေါ်မှာ အခြေခံ၍ မိမိကိုယ်ပိုင်ဥက်နဲ့ ဆင်ခြင်ရပါမယ်။ ပြီးတော့မှ ပွားများ အားထုတ်ရပါမယ်။

အဲဒီလို အဆင့်သံးဆင့်နဲ့ ဒေသနာတော်ကို လေ့လာတယ်။ ပွားများတဲ့အလုပ်ကို လုပ်ပါတယ်။ အခု ကျွန်တော်တို့ လေ့လာတဲ့အကြောင်း အရာဟာ ဒီ ‘ရှုပက္ခန္ဓာ’နဲ့ ‘နာမက္ခန္ဓာ’ ခေါ်တဲ့ ရှုပနာမ J-ပါးအကြောင်း ကို သေချာစွာ နားလည်ဖို့အတွက် လေ့လာစရာ ပညာရပ်တွေဟာ အ

ဆရာတိုး ဦးငြေးအောင် (မဟာသခွဲမှုဇာတ်ကစဇ)

လွန်ပဲ ကျယ်ဝန်းပါတယ်။ သို့သော်လည်း ကျွန်တော်တို့ဟာ သိနိုင်သမျှ
လောက်ကိုသာ ကြိုးစားပြီး လေ့လာသွားမှာဖြစ်ပါတယ်။

အခုခေတ်မှာ အထောက်အကူပြုပစ္စည်းတွေ တော်တော်များများ
ရှိတဲ့အတွက် ပညာရပ်များကိုအတော်လေး ပြည့်ပြည့်စုစု လေ့လာနိုင်
တယ်။ လွယ်လွယ်ကူကူ သိနိုင်ဖို့အတွက်လည်း အထောက်အကူ ပေးပါ
တယ်။

ကျွန်တော်တို့မှာရှိနေတဲ့ ရူပက္ခန္ဓာအကြောင်းကို လေ့လာတယ်
ဆိုတာဟာ ကျွန်တော်တို့ရဲ့ နာမ်ခန္ဓာဖြစ်တဲ့ ‘စိတ်’နဲ့ပဲ လေ့လာရတာ
ဖြစ်ပါတယ်။ ဒီတော့ ‘စိတ်’ထဲမှာပါတဲ့ သဘာဝတရားတွေကို လေ့လာရ
ပါမယ်။

စိတ်ဆိုတာဟာ-

‘သိတတ်တဲ့ သဘော’၊ ‘မှတ်တတ်တဲ့ သဘော’၊ ‘ခံစားတတ်တဲ့
သဘော’၊ ‘အားထုတ်လုပ်ကိုင်တဲ့သဘော’ဆိုတဲ့ သဘာဝတရားတွေ
ပေါင်းစပ်ပြီး ပါဝင်လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဒီလိုအလုပ်တွေ လုပ်နေတဲ့ ‘စိတ်’က ‘ရူပက္ခန္ဓာ’အကြောင်းကို
သိအောင် နားလည်အောင် ကြိုးစားနေရပါတယ်။ ရူပက္ခန္ဓာရဲ့ အကြောင်း
ကိုသိဖို့အတွက် နာမက္ခန္ဓာခေါ်တဲ့ ‘စိတ်’ကိုပဲ မူတည်ပြီး လေ့လာရပါ
တယ်။ ဒီတော့ စိတ်မှာရှိတဲ့ ‘သိတဲ့စွဲမ်းအား’ကို ‘ဝိညာဏ်’လို့ ခေါ်ပါတယ်။
မှတ်တဲ့စွဲမ်းအားကိုတော့ ‘သညာ’လို့ ခေါ်ပါတယ်။

ဝိညာဏ်နဲ့ သညာ J-ခုကို ပူးတွဲပြီး လေ့လာတဲ့အခါ ကျွန်တော်
တို့ရဲ့ ‘နာမက္ခန္ဓာ’မှာ အတွင်းစိတ်ဆိုတာ ပါလာရပါတယ်။ ဒီ အတွင်းစိတ်

ကို 'မနောဝိညာက်' လို့ ခေါ်ပါတယ်။ 'မနောဝိညာက်' မှာ 'ပညာအား' ဆိုတာ ပါရပါတယ်။ အဲဒီ 'ပညာအား'ကို ဖြည့်ဆည်းရပါတယ်။

ဒါကြောင့် 'ပညာ'သင်ယူမှု ပညာတတ်ပါတယ်၊ ပညာတတ်မှ ဒီပညာကို အသုံးပြု၍ ပညာနဲ့ပတ်သက်သော အကြောင်းအရာများကို စနစ်တကျ စဉ်းစားနိုင် ဆင်ခြင်နိုင်ပါတယ်။

အခု ကျွန်ုင်တော်တို့ မြင်တွေနေရတဲ့ 'အရိုးစုံ'ပဲဖြစ်ဖြစ်၊ 'အတွင်းကောင်းသ'ပဲဖြစ်ဖြစ် ဒါတွေကို ရုပ်အနေနဲ့ မြင်အောင်ပြထားတာပါ။

ရုပ်တရားနဲ့ နာမ်တရားကို မြင်အောင်လေ့ကျင့်တဲ့ လုပ်ငန်းပိုင်းမှာ ရုပ်ပုံဖြစ်တဲ့ အရိုးစုံကို အရင်လေ့လာရပါတယ်။

ဒီပုံကိုမြင်ပြီး မိမိခန္ဓာအတွင်းမှာရှိနေရတဲ့ အရိုးစုံဟာလည်း ဒီပုံ၊ ဒီအဆင်း၊ ဒီပုံသဏ္ဌာန်အတိုင်း ရှိနေပါတယ်လို့ သိရပါမယ်။ အဲဒီလို သိလာအောင် ဉာဏ်မျက်စိခေါ်တဲ့ အတွင်းစိတ်ပြင့် ထိုးထွင်းသိအောင် ရှုမှတ် ပွားများကြရပါတယ်။

ဒီအရိုးစုံကို မြင်ဘိသကဲ့သို့ အတွင်းဖြစ်သော ရင်ခေါင်းနဲ့ ဝစ်း ပိုက်တဲ့မှာရှိနေသော အဆုပ်၊ နှုလုံး၊ အသည်း၊ အစာအိမ်၊ အူသိမ်၊ အူမတို့ကိုလည်း မြင်နေရပါပြီ။ ဒီအခါ မိမိရဲ့ ခန္ဓာကိုယ်အတွင်းမှာ ဒီပုံသဏ္ဌာန်နှင့်တူသော 'ကောင်းသ'တွေ ရှိတယ်ဆိုတာကို ဉာဏ်မျက်စိနဲ့ ထိုးထွင်း၍ သိနိုင်ပါပြီ။

အဲဒီလို ဉာဏ်မျက်စိနဲ့ ဒီရုပ်ခန္ဓာအတွင်းမှာရှိနေရတဲ့ သဘာဝ အဆင်းတွေကို မြင်လာပြီးတဲ့အခါ တစ်ဆင့်တက်၍ ဒေသနာက သင်ကြားပေးပါတယ်။ ဒီအပြင်မှာမြင်နေရတဲ့၊ ဒီရုပ်တူမှာ မြင်ရတဲ့ ကောင်းသ

ဆရာတိုး ပီးငွေးအောင် (မဟာသစ္စမ္မလောတိကဓာ)

တွေကို အခြေခံဘတ်ကြီး စ-ပါးနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီဘတ်ကြီး စ-ပါးကို ‘သုခွဲ့ကလာပ’လို ခေါ်ပါတယ်။

ရူပက္ခန္ဓာအတွင်းမှာရှိနေတဲ့ ‘အရိုးစု’ကတော့ အပြင်မှာမြင်နေရတဲ့ အရိုးစုနဲ့ မတူတာက အတွင်းအရိုးစုမှာ ‘ရှင်ခြင်း’ဆိုတာ ရှိနေပါတယ်။ အပြင်မှာမြင်နေရတဲ့ ‘အရိုးစု’ကတော့ အရှင်သက်သက်ဖြစ်ပါတယ်။

အဲဒီအရိုးအပြင် ခန္ဓာကိုယ်မှာရှိနေတဲ့ ကော်ဌာသတွေဟာ အရေပြား၊ အသား ပြီးတော့ အတွင်းမှာရှိနေတဲ့ အဆုတ်၊ နှုလုံး၊ အစာအမိမ်၊ အူသိမ်၊ အူမတွေ ဖြစ်ပါတယ်။ သူတို့က အရှင်တွေဖြစ်နေပေမဲ့ ခန္ဓာကိုယ် အတွင်းမှာ တကယ်ရှိနေတဲ့ ကော်ဌာသတွေကတော့ ရှင်နေတဲ့ ကော်ဌာသတွေပါလို ဉာဏ်ကရောက်အောင် စဉ်းစားရပါမယ်။

ဒီတော့ ဒီကော်ဌာသတွေရဲ့ ရှင်မှုသဘောကို သေသေချာချာ စဉ်းစားပါ။ ကော်ဌာသတွေ ‘ရှင်နေရခြင်း’ ၏ ‘အကြောင်း’က ဘယ်လိုလဲ ဆိုတာ စဉ်းစားပါ။ မိမိတို့ နေစဉ်စားသုံးနေတဲ့ အစာအဟာရများသည် အမိကအားဖြင့် ဒီကော်ဌာသအားလုံး ရှင်ဖို့အတွက် အထောက်အပံ့ ပေးနေပါတယ်။

စားသုံးနေသော အစာအဟာရတွေက ဒီ ‘ကော်ဌာသ’တွေကို အထောက်အပံ့ပေးနေခြင်းကြောင့် ရှင်နေရခြင်းဖြစ်ပါတယ်။

‘သဗ္ဗာသတ္တာ အာဟာရ ဦးတိကာ’လို ပြောရပါတယ်။

ရှိနေသော ရှပ်တရားတွေဟာ ရှိုးရှိုးရှပ်တရားတွေနဲ့ မတူပါဘူး။ အပြင်မှာရှိနေတဲ့ ရှပ်တရားတွေက ဒီလို အသက် မပါပါဘူး။ အတွင်းမှာရှိ နေတဲ့ ရှပ်တရားတွေကတော့ ‘ရှင်ခြင်း’သဘော ရှိပါတယ်။ ဒီလို ‘ရှင်နေ

ခြင်း'ကိုပဲ 'အသက်'လို ခေါ်ရပါတယ်။ 'အသက်ရှင်'တယ်လိုလည်း ပြောပါတယ်။

ဒီတော့ ရှင်နေသော ရွှေပက္ခန္တနဲ့ ပတ်သက်လို သိသင့်သိထိုက်သော အကြောင်းတွေကို လေ့လာသောအခါ ကျွန်တော်တို့ဟာ အလုပ်အလွှာနဲ့ အစိုင်အခဲဖြစ်သော အစာများကို စားပါတယ်။ ဒါအပြင် ရောက်ဖို့ လက်ဖက်ရည်၊ ဖျော်ရည်အမျိုးမျိုးကိုလည်း သောက်ပါတယ်။

အဲဒီ အရည်ကလည်း အခဲဖြစ်သော အစာအာဟာရနဲ့ ပူးပေါင်း၍ ခန္ဓာကိုယ်အတွက် အထောက်အပံ့ ရစေပါတယ်။ ခန္ဓာကိုယ်ကြီးကို ဖွဲ့စည်းထားတဲ့နေရာမှာ အစိုင်အခဲအဖြစ် အမျိုးပေါင်း ၂၀-ရှိပါတယ်။

အရည်အမျိုးပေါင်း-၁၂ ရှိပါတယ်၊ အခဲနဲ့ အရည်တို့ စုပေါင်းဖွဲ့စည်းပြီး 'ရှင်ရေးကိစ္စ' လုပ်နေရခြင်းဖြစ်ပါတယ်။

လေဓာတ်ကလည်း ဒီခန္ဓာကိုယ်ကြီး ရှင်ရေးအတွက် ထောက်ပံ့ပေးနေပါတယ်။ အခီလို အခဲသဘော၊ အရည်သဘော၊ အငွေသဘော (လေသဘော)ဆိုတဲ့ သဘာဝတရားတွေက ဒီခန္ဓာကိုယ် ရှင်ရေးကို ထောက်ပံ့ပေးနေပါတယ်။

ပါဋ္ဌာလို 'ဓာတု'ကို မြန်မာလို 'ဓာတ်'လို ခေါ်ပါတယ်။ 'ဓာတ်'ဆိုတာဟာ မြန်မာစကားထဲမှာ အတော် အရာရောက်သောစကား ဖြစ်ပါတယ်။

'ဓာတ်'က ထပ်၍ 'စွမ်းအား'များ ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် 'စွမ်းအား'များ ထုတ်ပေးနိုင်တာကို 'ဓာတ်'လို ခေါ်ရပါတယ်။ နေ့စဉ်သုံးနေတဲ့ လက်နိုပ်ဓာတ်မီးထဲမှာ 'ဓာတ်ခဲ'ဆိုတာ ထည့်ထားပါ

ဆရာတိုး ဦးငြေးအောင် (မဟာသွဗ္ဗာဂေါ်)

တယ်။

‘ဓာတ်ခဲ’ဆိုတဲ့ စကားလုံးမှာ-

‘ဓာတ်’နဲ့ ‘အခဲ’နဲ့ တွဲလိုက်ပါတယ်။ အဲဒီ ‘အခဲ’ဟာ- ရိုးရိုးအခဲ မဟုတ်ပါဘူး။ လျှပ်စစ်ဓာတ်အား ထုတ်နိုင်သော အခဲဖြစ်ပါတယ်။

ဒါကြောင့် ‘ဓာတ်ခဲ’လို့ ခေါ်ပါတယ်။ အဲဒီ သဘောလေးကို သေသေချာချာ နှလုံးသွင်းပါ။ ‘ဓာတ်ခဲ’က ဓာတ်အားတွေ ထုတ်သလို ‘အရည်’တွေကလည်း ‘ဓာတ်အား’တွေ ထုတ်ပေးပါတယ်။ ဒါကြောင့် ‘ဓာတ်ရည်’ လို့ ခေါ်ပါတယ်။

‘အငွေ’လို့ ခေါ်ရတဲ့ လေ (သို့) Gas ကိုလည်း ‘ဓာတ်ငွေ’လို့ပဲ ခေါ်ပါတယ်။ ‘ဓာတ်ငွေ’ကလည်း ‘ဓာတ်အား’တွေ ထုတ်ပေးပါတယ်။

‘အခဲသဘော’

‘အရည်သဘော’

‘အငွေသဘော’ တို့ ဖြစ်ကြပါတယ်။

အထက်ပါ သုံးမျိုးစလုံးက ‘စွမ်းအား’တွေ ထုတ်ပေးပါတယ်။ အထက်ပါ သုံးမျိုးစလုံးက ‘စွမ်းအား’တွေ ထုတ်ပေးပါတယ်။ အဲဒီသုံးမျိုးက ထုတ်တာကို ‘ဓာတ်အား’လို့ ခေါ်ပါတယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးကို လက်နဲ့စမ်းကြည့်ရင် တရှုန်ရှုန် ထွက်နေတဲ့ အပူဓာတ်ရှိမှန်း သိပါတယ်။ ဒီ ‘အပူဓာတ်’ဟာ ‘ဓာတ်အား’ သဘောဖြစ်ပါတယ်။

ဒီ ခန္ဓာကိုယ်ကြီးကို ဖွဲ့စည်းတည်ထောင်ထားတဲ့ အခြေခံသဘာ ဝတရား လေးမျိုးရှိပါတယ်။

‘ဓာတ်ခ’

‘ဓာတ်ရည်’

‘ဓာတ်ငွေ့’

‘ဓာတ်အား’ ဆိုတဲ့ လေးမျိုးစလုံးဟာ ဒီခန္ဓာကိုယ်ကြီးထဲမှာ ရှိ နေကြပါတယ်။ အဲဒီအကြောင်းကို ဒေသနာက ရှင်းပြထားပါတယ်။ ဒီ ဓာတ်လေးမျိုးနဲ့ ရုပ်န္ဓာကို ဖွဲ့စည်းတည်ဆောက်ထားတာ ပြစ်ပါတယ်။ ဒါဟာ အမှန်သဘာဝပါ။ ဓာတ်လေးမျိုးကို ‘စတုဓာတု’လို့ ခေါ်ပါတယ်။ အခုအခါမှာ ကွန်တော်တိုကိုယ်တိုင် အစာအာဟာရများ စားသုံးရပါတယ်။ အခဲဖြစ်တဲ့ ထမင်း၊ ဟင်းများ၊ အရည်ဖြစ်တဲ့ ဟင်းရည်၊ ကော်ဖို့ လက် ဖက်ရည်တွေကို စားသုံးနေရပါတယ်။

ပါးစပ်က စားလိုက်တဲ့ ‘အစာ’တွေဟာ ဟောဒီ အစာပြန်ကနေ အစာအိမ်ထဲသို့ ဆင်းသွားရပါတယ်။ အစာအိမ်ထဲကို အစာတွေ ရောက် လာပါတယ်။ ဒီအစာတွေက ခန္ဓာကိုယ်ကြီးကို အထောက်အပံ့ ပြုပါတယ်။ အစာခြေသာ အဂါများလို့ခေါ်တဲ့ Digestive System က အလုပ် လုပ် ပေးပါတယ်။ စားလိုက်သော အစာတွေထဲမှာ ဉာဏ်ဓာတ် Nutrient တွေ ပါပါတယ်။ ဒီအစာကို ကော်မူသများ ဖြစ်ကြတဲ့ အစာအိမ်၊ အူသိမ်၊ အသည်းတို့က ပိုင်းဝန်းပြီး အလုပ်လုပ်ပေးပါတယ်။ ဒီလို့ အလုပ်လုပ် ပေးလို့ အစာအရည်အဖြစ် ရောက်ရှုလာပါတယ်။ အစာရည်ခေါ် ဓာတ် ရည်ထဲက အစာ၏ အနှစ်သာရဖြစ်သော ဉာဏ်ဓာတ်များ ထွက်ပေါ်လာ ပါတယ်။ အဲဒီ ဉာဏ်ဓာတ်ရည်ကို နှလုံးက ခန္ဓာကိုယ်အနှစ်သို့ တွန်းပို့ပေး နေသော ‘သွေး’များက သယ်ဆောင်သွားပြီး ဉာဏ်ရည်ကို ခန္ဓာကိုယ်

ဆရာတိုး ဦးငြေးအောင် (မဟာသစ္စမ္မဂေါကဓာ)

အသီးသီးရှိ ကလာပ်စည်းများထံသို့ ပို့ပေးရပါတယ်။ အဲဒီနည်းနဲ့ ခန္ဓာကိုယ်ရှိ ကောငွာသအသီးသီးကို အာဟာရဓာတ်ရအောင် လုပ်ပေးပါတယ်။

အာဟာရဓာတ်တွေရမှ ဒီခန္ဓာကိုယ်က ရှင်ပါတယ်။ ‘သမ္မသတ္တာ အာဟာရ ဣတိကာ’။ အားလုံးသော သတ္တဝါများဟာ အာဟာရပေါ်မှာ မို့ခို့ရှုံးနေရပါတယ်။ ဘယ်လို မို့ခို့ရသလဲဆိုရင် အာဟာရထဲမှ ပါတဲ့ ဉာဏာတ်များက ခန္ဓာကိုယ်ရှင်ရေးကို အထောက်အပံ့ပြုနေတာဟာ အမှန်သဘာဝဖြစ်ပါတယ်။ ဒီလို အထောက်အပံ့ ပြုနေပုံကို ညောင်က ရောက်အောင် ဆင်ခြင်ရပါမယ်။

ဒီအရှိုးစုကြီး ရှင်နေတာဟာလည်း အာဟာရဓာတ်ရလို ရှင်နေရတာဖြစ်ပါတယ်။ နှုလုံးသွေးရမယ့်အချက် ရှိပါတယ်။ ဒီအရှိုးစုကို အစိုင်အခဲအဖြစ်နဲ့ မြင်ရပေမယ့်လို ဟောဒီ ရှိသမျှသော ကောငွာသတွေ အပေါ်မှာ ဖူးအုပ်ထားသော အရေပြား၊ ဆံပင်၊ မျက်ခုံးမွေး၊ မျက်တောင်မွေး၊ အဆုပ်၊ နှုလုံး၊ အသည်း၊ အစာအိမ်၊ အူသိမ်၊ အူမတွေဟာ ကောငွာသတွေဖြစ်ပါတယ်။ သူတို့ကို အလုံးအဲနဲ့ မြင်နေရပေမယ့်လို သူတို့ကို တည်ဆောက်ပေးထားတဲ့ အခြေခံပစ္စည်းကို ‘ကလာပ’လို ခေါ်ပါတယ်။ မြန်မာလိုအသံထွက်တော့ ‘ကလာပစည်း’ ဖြစ်ပါတယ်။ ဒီ ‘ကလာပစည်း’ ကိုပဲ ခုခေတ် ဆေးပညာဆရာတွေ CELL လို ခေါ်ပါတယ်။

ဒီအရှိုးကို အရှိုးကလာပစည်းနဲ့ တည်ဆောက်ထားပါတယ်။ အရှိုးဟာ အမာခံအဲကြီးလို မြင်ရသော်လည်းပဲ ဒီအရှိုးကို ‘အရှိုးကလာပစည်း’များနဲ့ တည်ဆောက်ထားပါတယ်။ ‘ဆံပင်’ကိုလည်း ကလာပစည်း

တွေနဲ့ တည်ဆောက်ထားပါတယ်။

ဒါကြောင့် အရှိုးကို အရှိုးကလာပ်စည်းနဲ့ ဆံပင်ကို ဆံပင်က လာပ်စည်းနဲ့ အရေပြားကို အရေပြားကလာပ်စည်းနဲ့ အသားကို အသား တည်ဆောက်တဲ့ ကလာပ်စည်းနဲ့ ဒီရှပ်ခန္ဓာကြီးကို တည်ဆောက်ထားပါ တယ်။

ဒီကလာပ်စည်းတွေဟာ ခန္ဓာကိုယ်မှာ မြောက်မြားစွာရှိပါတယ်။ ကိန်းကဏ္ဍးနဲ့ တွက်ချက်ပြနိုင်သော ပညာတွေ ပေါ်ထွက်လာပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိသော ကလာပ်စည်းအရေအတွက်ဟာ ‘ကုဋ္ဌလူ တစ်သိန်းကျော်’ ရှိပါတယ်။ ကုဋ္ဌလူတစ်သိန်းကျော်ဆိုတာဟာ ‘သန်းပေါင်း တစ်သိန်းကျော်’ ဖြစ်ပါတယ်။

‘သန်းပေါင်းတစ်သိန်း’ဟာ တစ်နောက်က သူည် ၁၂-လုံး ရေးရ ပါတယ်။

‘၁၀၀၀,၀၀၀,၀၀၀,၀၀၀’ ဖြစ်ပါတယ်။

ဒါကြောင့် ဒီခန္ဓာကိုယ်ကို တည်ဆောက်ထားသော ကလာပ်စည်း များရဲ့ အရေအတွက်ဟာ သန်းပေါင်း တစ်သိန်းကျော် ရှိပါတယ်။ ဒီ ခန္ဓာကိုယ်မှာပဲ ကလာပ်စည်းအမျိုးပေါင်း ၂၀၀-ကျော် ရှိပါတယ်။

ဆံပင်ဖြစ်အောင်လုပ်ပေးတဲ့ ကလာပ်စည်း၊

မျက်ခုံးမွေးဖြစ်အောင်လုပ်ပေးတဲ့ ကလာပ်စည်း၊

အရေပြားဖြစ်အောင်လုပ်ပေးတဲ့ ကလာပ်စည်း၊

အသားဖြစ်အောင်လုပ်ပေးတဲ့ ကလာပ်စည်း၊

အဆုပ်ဖြစ်အောင်လုပ်ပေးတဲ့ ကလာပ်စည်း၊

ဆရာတိုး ဦးငြေးအောင် (မဟာသစ္စမ္မဘောတိကဓာ)

နှလုံးဖြစ်အောင်လုပ်ပေးတဲ့ ကလာပ်စည်း
အရှိုးဖြစ်အောင်လုပ်ပေးတဲ့ ကလာပ်စည်း
စသည်ဖြင့် ကုဋ္ဌတစ်သိန်းကျော်သော ကလာပ်စည်းများဖြင့်
ခန္ဓာကိုယ်ကို တည်ဆောက်ထားရပါတယ်။

ခုနံပြောတဲ့ 'ရှင်မှု'ကိစ္စကို သေသေချာချာ လေ့လာတဲ့အခါကျ
တော့ အဲဒီ ကလာပ်စည်းတစ်ခုခါက 'ရှင်နေတာ' ဖြစ်ပါတယ်။

ကလာပ်စည်းတစ်ခုခါ ရှင်သန်နေလို့ ဒီအရေပြားကလည်း ရှင်
သန်ပါတယ်။ အဆုပ်ကလည်း ရှင်သန်နေပါတယ်။ နှလုံးနဲ့ အရှိုးစုက
လည်း ရှင်နေရပါတယ်။

ရှင်နေတဲ့ သဘောလေးတဲ့မှာ သေသေချာချာ စဉ်းစားဖို့ လိုပါ
တယ်။ 'ကလာပ်စည်း'တွေဟာ အာဟာရ ရလို့ ရှင်ပါတယ်။ ရှူဗွင်းရှုတုတ်
လုပ်နေတဲ့ လေဓာတ်ရလို့လည်း ကလာပ်စည်းများက ရှင်ပါတယ်။
သောက်သုံးတဲ့ 'ရေဓာတ်'တွေ ရလို့လည်း 'ကလာပ်စည်း'က ရှင်ပါတယ်။

အာဟာရဓာတ်ထဲက ဓာတ်ခဲတွေ၊

အရေဓာတ်ထဲက ဓာတ်ရည်တွေ၊

လေဓာတ်ထဲက အောက်စီဂျင်တွေ ရနေလို့ ကလာပ်စည်းလို့ခေါ်
တဲ့ CELL လေးတွေက ရှင်နေရခြင်းဖြစ်ပါတယ်။ ဒီလို့ ရှင်နေသော
ကလာပ်စည်းပေါင်း ကုဋ္ဌတစ်သိန်းကျော်နဲ့ ဒီ ရုပကွန်ာကို ဖွဲ့စည်းတည်
ဆောက်ထားပါတယ်။

ဒီ ကလာပ်စည်းပေါင်း အမျိုး ၂၀၀-ကျော်မှာ သူ့ ကလာပ်စည်းနဲ့
သူ့အမျိုးအစားအလိုက် တည်ဆောက်ပေးရပါတယ်။

ဝိပရိနာမဒုက္ခ

အရှိုးကလာပ်စည်း အလုပ်လုပ်ပုဂ္ဂို ကြည့်လျှင် စားလိုက်တဲ့ အာဟာရဓာတ်က ဉာဏ်ဓရတ်ရည် ဖြစ်လာပါတယ်။ ဒီ ဉာဏ်ဓရတ်ရည် ဟာ သွေးနဲ့အတူ လိုက်ပါသွားရပါတယ်။ အဲဒီ ဓရတ်ရည်တွေတဲ့မှာ စားတဲ့ အစာထဲက ထုံးဓရတ်ခေါ်တဲ့ (CALCIUM) ဓရတ်၊ ပြီးတော့ မိုးစုန်းဓရတ် ခေါ်တဲ့ (PHOSPHATE) ဓရတ်တွေဟာ အခြေခံဓရတ်တွေဖြစ်ပါတယ်။ အဲဒီ အခြေခံဓရတ်တွေဟာ စားတဲ့အစာထဲကနဲ့ ‘ဉာဏ်ရည်’ ဖြစ်လာရပါ တယ်။ ဉာဏ်ရည်တွေက ဒီအရှိုးဆီကို ရောက်တဲ့အခါ အရှိုးမှာရှိနေတဲ့ သဘာဝဓရတ်တွေက အမျိုးစုံသော ဉာဏ်ဓရတ်ရည်တဲ့က သူလိုချင်တဲ့ ထုံးဓရတ်၊ မိုးစုန်းဓရတ် (CALCIUM, PHOSPHATE) တွေကို ထုတ်ယူ ပြီးတော့ ကယ်ဆီယမ်-ဖော်စီးပွားရေးတွေကို ထုတ်လုပ်ပါ တယ်။ ထုတ်လုပ်လိုက်တဲ့အခါကျတော့မှာ ‘အရှိုးကလာပ်စည်း’ လေး ဖြစ် လာပါတယ်။

အဲဒီအခါကျတော့ ဒီ အရှိုးကလာပ်စည်းလေးတွေက သက်ဆိုင် ရာ သူနေရာသူ သွားပြီးတော့ အလုပ်လုပ်ကြပါတယ်။ အရင်က တည် ဆောက်ခဲ့တဲ့ အရှိုးကလာပ်စည်းလေးတွေဟာ အချိန်ကြာတော့ သူတို့ ဟာ ပျက်စီးယိုယွင်းသွားပါတယ်။

အရှိုးကလာပ်စည်း အဟောင်းတစ်ခု ပျက်စီးသွားတဲ့ နေရာမှာ အရှိုးကလာပ်စည်း အသစ်တစ်ခုနဲ့ အစားထိုးပြီး နေရာယူ အလုပ်လုပ်ရ ပါတယ်။ အရှိုးတာဝန်ကို ထမ်းရပါတယ်။

ဒီတော့ သဘောပေါက်ဖို့လိုတာက ‘ရှင်တယ်’ ဆိုတာဟာ အရှိုး ကလာပ်စည်းလေးတွေက အရှိုးအလုပ်ကိုလုပ်ဖို့ ဝင်လာတယ်။ ဝင်လာ

ဆရာတိုး ပြီးငွေးအောင် (မဟာသစ္စမ္မဂေါ်တိကဓာ)

တယ်ဆိုတာဟာ အာဟာရဓာတ်ကိုယူပြီးတော့ အရှိုးကလာပ်စည်း ဖြစ်အောင် တည်ဆောက်ပေးတယ်။ ပြီးတော့ သူတာဝန်ထမ်းလို ဟောင်းနှစ်း သွားတဲ့အခါ သူ ပျက်စီးသွားတယ်။ ပျက်စီးသွားရင် အဟောင်းဖြစ်သော ကလာပ်စည်းနေရာမှာ အသစ်ဖြစ်လာသော ကလာပ်စည်းနဲ့ အစားထိုးပြီး တော့ အလုပ်လုပ်ပါတယ်။ ဒါဟာ သဘာဝတရားပါ။

‘ရှင်ခြင်း’ ရဲ့ သဘောကို သေသေချာချာ စဉ်းစားကြည့်ပါ။ ဟော ဒီ အရှိုးစုရှိုးတစ်ခုလုံးဟာ ရှင်နေတယ်လို ဘာကြောင့် ပြောနိုင်ရတာလဲ ဆိုရင်-

အဟောင်းအဟောင်းတွေ ပျက်နေတယ်။ ပြီးတော့ အသစ်အ သစ်တွေနဲ့ အစားထိုးရပါတယ်။ အဲဒီလို အလုပ်လုပ်ပေးတဲ့ သဘောကို ‘ရှင်ခြင်း’ သဘောလို ပြောပါတယ်။

ခန္ဓာကိုယ်မှာ ကော်ဌာသပေါင်း မြောက်မြားစွာ ရှိပါတယ်။ အဲဒီ ကော်ဌာသတွေရဲ့ ကလာပ်စည်းအရှိုးပေါင်း ၂၀၀- ကျော်တို့ သူအလုပ်သူ လုပ်နေကြရပါတယ်။ အရှိုးကလာပ်စည်းလေးတွေက အရှိုးတာဝန်ကို ထမ်းဆောင်ရင်း သူသက်တမ်းကုန်သွားတော့ သူက ပျက်စီးသွားတယ်။ သူပျက်စီးသွားတဲ့နေရာမှာ အသစ်ဖြစ်သော ကလာပ်စည်းအသစ်တွေက အစားထိုးပြီး နေရာယူပါတယ်။

အရှိုးကလာပ်စည်းများက မာတဲ့သဘောလည်း ရှိတယ်။ သက် တမ်းလည်း တော်တော်ရှည်ပါတယ်။ နှစ်နှဲကြောအောင်ခံပါတယ်။ ကျွန်တဲ့ ကလာပ်စည်းတွေက အရှိုးလောက် သက်တမ်း မရှည်ကြပါဘူး။

ကလာပ်စည်း အရေအတွက်က ‘ကုဋ္ဌတစ်သိန်းကျော်’ ရှိပါတယ်။

သန်းပေါင်း တစ်သန်းကျော်ရှိပါတယ်။ အဲဒါဟာ ခန္ဓာကိုယ်ကို တည်
ဆောက်ထားတဲ့ ကလာပ်စည်းတို့၏ အရေအတွက်ဖြစ်ပါတယ်။ အဲဒါတွေ
က အဟောင်းအဟောင်းတွေက ပျက်နေပါတယ်။ အသစ်အသစ်တွေနဲ့
အစားထိုးပေးနေရပါတယ်။

အဲဒီလို အဟောင်းပျက်၍ အသစ်နဲ့ အစားထိုးပေးနေရတဲ့ အ
လုပ်တွေ အမြှုနိုင်ပါတယ်။ အဲဒီမှာ အချိန်ကာလနဲ့တွက်ပြီး ပြောရ¹
မယ်ဆိုလျှင် တစ်စက္ကန့်ဆိုသော အပိုင်းအခြားဟာ အတိုဆုံးအချိန် ဖြစ်ပါ
တယ်။ တစ်စက္ကန့်ဆိုသော အချိန်လေးဟာ ဘယ်လောက်မှ မကြာပါဘူး။

အဲဒီ တစ်စက္ကန့်ဆိုသော အချိန်လေးအတွင်းမှာပဲ ဒီ ကုဋ္ဌတစ်
သန်းကျော်သော ကလာပ်စည်းတွေထဲက ပျက်ပျက်သွားတဲ့ ကလာပ်စည်း
ပေါင်းက ‘ငါးကုဋ္ဌ’ ပျက်ပါတယ်။

‘ငါးကုဋ္ဌ’ ကလာပ်စည်းတွေဟာ တစ်စက္ကန့်အတွင်းမှာ ပျက်
သွားတာဖြစ်ပါတယ်။ ဒီလို ပျက်တဲ့နေရာမှာ ကလာပ်စည်းအသစ် ‘ငါးကု
ဋ္ဌ’နဲ့ အစားထိုးပေးနေရပါတယ်။ ကလာပ်စည်းပေါင်း ကုဋ္ဌတစ်သိန်း
ကျော်ထဲက တစ်စက္ကန့်အတွင်းမှာ ‘ငါးကုဋ္ဌ’ ပျက်၍ ‘ငါးကုဋ္ဌ’ အစား
ထိုးနေရပါတယ်။ အဲဒီအလုပ်ကို ဒီခန္ဓာကိုယ်က လုပ်နေပါတယ်။ ဒီခန္ဓာ
ကိုယ်ဟာ ရှင်ရေးအတွက် အလုပ်လုပ်နေတာဖြစ်ပါတယ်။

ရှင်အောင်လုပ်ရတဲ့ကိစ္စဟာ ဘယ်လောက်ထိအောင် ပင်ပမ်း
တယ်။ ဘယ်လောက်ထိအောင် ကြီးကျယ်တယ် ဘယ်လောက်ထိအောင်
ခက်ခဲတယ်ဆိုတာကို ဉာဏ်နှင့် ဆင်ခြင်စည်းစားဖို့ ဒီပညာကို သင်ယူရခြင်း
ဖြစ်ပါတယ်။

ဆရာတိုး ဦးငြေးအောင် (မဟာသစ္စမ္မဂေါ်တိကဓာ)

ဒီ ရွှေပက္ခန္တရဲ့သဘောဟာ အမြတမ်းပျက်နေပါတယ်။ ပျက်တဲ့နေရာမှာ အသစ်နဲ့ အမြတမ်း အစားထိုးတဲ့အလုပ်ကို လုပ်နေရပါတယ်။ အဲဒါဟာ သဘာဝတရား ဖြစ်ပါတယ်။ ရှုပ်သဘာဝတရား ဖြစ်ပါတယ်။ ရှုပ်သဘာဝရဲ့ သဘောတရားကို သူ့လမ်းစဉ်နဲ့ သူ့စည်းမျဉ်းလို့ ခေါ်ပါတယ်။ အဲဒါကို ‘နိယာမ’လို့ ခေါ်ပါတယ်။

‘ရွှေပဓာတုတို့၏ နိယာမ’ လို့ ခေါ်ပါတယ်။ ရွှေပဓာတုလို့ ခေါ်တဲ့ ရှုပ်ဓာတ်တွေဟာ သူ့ရဲ့လမ်းစဉ်အတိုင်း သူသွားနေတာ အမျှန်ပါပဲ။ အဲဒီဟာကို ဉာဏ်က ဆင်ခြင်နိုင်ဖို့အတွက် ‘ကာယာနုပသုနာ’ ပညာဆိုတာကို လေ့လာရပါတယ်။

ဒီပညာကို သင်ယူလိုက်တဲ့အခါကျတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ရွှေပက္ခန္တအကြောင်းကို တော်တော်လေး ချေချေငံး သိလာရပါတယ်။

ဒီကလာပ်စည်းတွေဟာ စက္ကန်တိုင်း စက္ကန်တိုင်း ငါးကုဋ္ဌပျက်သွားပါတယ်။ ပျက်သွားတဲ့နေရာမှာ ငါးကုဋ္ဌပျက်သွားတဲ့ကုဋ္ဌပျက် အစားထိုးနေရပါတယ်။ ဒီသဘောတွေကို သေသေချာချာ စဉ်းစားဖို့လိုပါတယ်။

ဒီခန္ဓာကိုယ်လေးဟာ အမိမ်းတိုက်က ထွက်လာလို့ လူကလေးဖြစ်လာတဲ့ အချိန်မှာလည်း ဒီကလာပ်စည်းတွေ အလုပ်လုပ်နေတာပါ။ အဲဒီမှာ အခုပြောနေတာက ငါးကုဋ္ဌပျက်နှင့် ငါးကုဋ္ဌဖြစ်နှင့် ဆိုတာရှိနေပါတယ်။ အဲဒီ ငါးကုဋ္ဌဖြစ်နှင့်နဲ့ ပျက်နှင့် ညီမျှနေတဲ့ အချိန်ကို ပြောပြပါတယ်။

ဒီလို့ မွေးကင်းစကလေးရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း ကြီး

ထွားလာနေပါတယ်။ ဓမ္မေးကင်းစအရွယ်ကစပြီး ၁၈-နှစ် ၂၀-နှစ်ထိ အောင် ရူပက္ခန္တက ကြီးပွားနေတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကလာပ်စည်းတွေရဲဖြစ်နှစ်းက များနေပါတယ်။ ပျက်နှစ်းက နည်းနေပါတယ်။ ဖြစ်နှစ်း > ပျက်နှစ်း) အဲဒီအရွယ်ဟာ တိုးပွားနေတဲ့အရွယ် ကြီးပွားနေတဲ့ အရွယ် ဖြစ်ပါတယ်။

အဲဒီနောက် အသက် ၂၀-၂၂ နှစ်ဆိုတဲ့ လူလတ်ပိုင်းအရွယ်ရောက်တော့ ခန္ဓာကိုယ်မှာရှိတဲ့ ကလာပ်စည်းတို့၏ ဖြစ်နှစ်းနှင့် ပျက်နှစ်းတို့ဟာ တူမျှနေပါတယ်။ (ဖြစ်နှစ်း = ပျက်နှစ်း)

တဖြည်းဖြည်း အသက် ၃၀-၄၀ အရွယ် ရောက်လာပြီဆိုရင် ကိုယ်ခန္ဓာရှိ ကလာပ်စည်းတွေ၏ ဖြစ်တဲ့နှစ်းက နည်းလာပြီး ပျက်တဲ့နှစ်းက များလာပါတယ်။ (ဖြစ်နှစ်း < ပျက်နှစ်း) အဲဒီလို ဖြစ်တဲ့နှစ်းက နည်းပြီး ပျက်တဲ့နှစ်းက များလာပြီဆိုလျှင် ရုပ်ခန္ဓာမှာ အိုမင်းခြင်းလက္ခဏာ ထင်ရှားလာပါတယ်။

အိုမင်းတယ်ဆိုတာဟာ ဆုံးရှုံးသွားတဲ့ ကလာပ်စည်းတွေ၏ နေရာမှာ အသစ်အသစ် ကလာပ်စည်းများနဲ့ လိုက်ပြီး အစားထိုးသော်လည်း ပြည့်မိအောင် မထိုးနိုင်တော့ပါဘူး။ အစားထိုးရတဲ့ အရေအတွက်က နည်းလာပါတယ်။ အဲဒီလို နည်းတဲ့သဘောကိုပဲ ‘အိုမင်းခြင်း’လို ခေါ်ရပါတယ်။

အဲဒီလို အိုမင်းနေတဲ့သဘောကို ဒီကလာပ်စည်းတွေရဲ့ အနေအထားကို မြှုပြီးတော့သိရပါတယ်။ အဲဒီလို ဒီခန္ဓာကိုယ်ကြီးဟာ သူ့ရဲ့လုပ်ငန်းစဉ်အတိုင်း ရှင်ရေးကိုအဓိက လုပ်နေရပါတယ်။ ရှင်ရေးကို လုပ်ရင်းနဲ့

ဆရာတိုးပြီးငွေးအောင် (မဟာသစ္စမ္မလောတိကဓာ)

ခန္ဓာကိုယ်ကြီးက အိုမင်းခြင်းကို ဖော်ဆောင်လာပါတယ်။

အဲဒီလို အို-အို လာပြီးတော့ နောက်ဆုံးပိတ် ဒီ သက်တမ်းစေ သောအခါကျတော့ မိမိတို့၏ အခြေအနေအားလျှော့စွာ ခန္ဓာကိုယ်ကြီးရဲ့ စက်ယန္တယားကြီး လေးပါးဟာ စက်ရပ်သွားပါတယ်။ စက်ရပ်ခြင်းကိုပဲ ‘သခြင်း’လို့ ခေါ်ရပါတယ်။

အဲဒီ ဓာတ်ကြီးလေးပါး စက်ရပ်တဲ့အချိန်ဟာ သတ္တဝတစ်ဦးရဲ့ အဆုံး ဖြစ်ပါတယ်။ ဘဝတစ်ခု၏ အဆုံး ဖြစ်ပါတယ်။ ပဋိသန္ဓတည်တဲ့ အချိန်က ဘဝတစ်ခုဖြီး ဘဝတစ်ခု ဆုံးသည့်တိုင်အောင် တကယ်အ လုပ်လုပ်နေကြတာဟာ ‘ကလာပ်စည်း’တွေပဲ ဖြစ်ပါတယ်။ အဲဒီ ကလာပ် စည်းတွေဟာ လူဆိုသောသတ္တဝါရဲ့ ခန္ဓာအတွင်းမှာ ကုဋ္ဌတစ်သိန်း ကျော် ရှိပါတယ်။

သူတို့ဟာ စဉ်ဆက်မပြတ် မရပ်မနား ‘ရှင်ရေး’အတွက် အလုပ် လုပ်ကြပါတယ်။ အလုပ်လုပ်ရင်း တဖြည်းဖြည်း သေသွားကြပါတယ်။ ကလာပ်စည်းတွေ ပျက်ပုံကို ပညာရှင်တွေက တွက်ပြထားပါတယ်။ အ ရိုးကလာပ်စည်းက တစ်နှစ်- နှစ်နှစ်ကြာအောင် အလုပ်လုပ်နိုင်ပါတယ်။ သို့သော်လည်း ခန္ဓာကိုယ်အတွင်းမှာ အူသိမ်ရှိပါတယ်။ အူသိမ်အတွင်း နံရံကို ဖုံးထားတဲ့ အမှေးပါးကို ကလာပ်စည်းနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီအမှေးပါးလေးတွေဟာ သူတို့ဖြစ်လာပြီးရင် ၃၆-နာရီပဲ ကြာပါတယ်။ တစ်ရက်ခွဲပဲ ကြာပါတယ်။ ပြီးတော့ သူတို့ ပျက်သွားရ တယ်။ အဲဒီလို မြန်မြန်ဖြစ်ပြီး မြန်မြန်ပျက်တဲ့ ကလာပ်စည်းတွေ အများ ကြီးရှိပါတယ်။

ဝိပရိနာမဒုက္ခ

ကျွန်တော်တို့ အစာစားတဲ့အခါ အစာနဲ့ လျှောနဲ့ ထိတွေတဲ့အခါ ဖြစ်ပေါ်လာတဲ့ ချို့ ချဉ်၊ ငံ၊ ခါး ဆိုတဲ့ အရသာပေါ်အောင် လျှောမှာ တပ်ထားတဲ့ အိတ္တာပသာဒတွေက လုပ်ဆောင်ပေးရပါတယ်။ အဲဒီ အိတ္တာ ပသာဒခေါ်တဲ့ ‘လျှောအကြည်ရှုပ်’တွေရဲ့ သက်တမ်းဟာ ၁၀-ရက်ပဲ ကြာ ပါတယ်။ ကျွန်တော်တို့အထင်က ဒီကလာပ်စည်းတွေ အမြတ်များ ရှိတယ် လို့ ထင်နေပေမယ့် သူတို့ဟာ ဖြစ်လာပြီး ၁၀-ရက်ကြာရင် ပျက်သွားရ ပါတယ်။

ဒီတော့ အဟောင်းတွေ ပျက်သွားတဲ့နေရာမှာ အသစ်တွေနဲ့ အစားထိုးပေးရပါတယ်။ အခုစားလို့ အခုသိနေတဲ့ အရသာဟာ အခု အသက်ရှင်နေသေးတဲ့ လျှောမှာရှိသော ကလာပ်စည်းလေးတွေ အလုပ် လုပ်နေလို့ပါ။ သူတို့ဟာ လွန်ခဲ့သော ၁၀-ရက်က ပေါ်မလာသေးပါဘူး။ ၁၀-ရက်နောက်ပိုင်းမှာမှ သူတို့ ပေါ်လာတာပါ။ သူတို့ ပေါ်လာပြီးတော့ အလုပ်လုပ်ပါတယ်။ ၁၀-ရက်လောက်ကြာတော့ သူတို့လည်း ကွယ် ပျောက်သွားပါတယ်။ သူတို့ အလုပ်လည်း မလုပ်နိုင်တော့ပါဘူး။

အဲဒီတော့ ဘဝနှင့်ပတ်သက်သော ကိစ္စများကို တကယ်ဆောင် ရွက်နေကြတဲ့ အမြေခံ ကလာပ်စည်းများဟာ သူလုပ်ငန်းနဲ့ သူသက်တမ်း နဲ့သူ အလုပ်လုပ်ရပါတယ်။ အဲဒီသဘောတွေဟာ အဟုတ်တကယ် ဖြစ် နေပျက်နေတဲ့ သဘောပါ။ ဒါဟာ အမှန်တရားပါ။

အဲဒီ အမှန်တရားဆိုတာကို အခုလိုပညာများသင်ယူမှ ခန္ဓာကိုယ် နဲ့ ပတ်သက်တဲ့အကြောင်း သိရပါတယ်။ အဲဒီ ပညာများ ရပြီဆိုတဲ့အခါ ကျတော့မှ ခန္ဓာကိုယ်နဲ့ ပတ်သက်သည့် မှန်ကန်သော အချက်အလက်

ဆရာတိုး ဦးငြေးအောင် (မဟာသစ္စမ္မဘေးတိကဓာ)

များကို စုဆောင်းမယ်၊ ထိုက်သင့်သည့်အားလျှပ်စွာ ခန္ဓာကိုယ်နှင့် ပတ်သက်သော အချက်အလက်တွေကို အမှန်အတိုင်း စုဆောင်းရမယ်။

ဒီလို ရထားသော အချက်အလက်ပေါ်မှာ အမြဲပြုထားပြီးတော့ စဉ်းစားပါ။ စဉ်းစားဖို့ နည်းပညာထပ်ပြီးတော့ ပေးပါတယ်။ အဲဒီမှာ ပညာညာဏ်ကို သုံးရပါမယ်။

ဟောဒီ ကလာပ်စဉ်းဆိုသော ရွှေပက္ခနာ၏ အခြေခံအကျဆုံး ပစ္စည်းလေးတွေဟာ ဘယ်ပုံးဘယ်နည်း အလုပ်လုပ်နေတာလဲဆိုလျှင် သူတို့ ဝင်လာကြတယ်။ ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာပြီး အလုပ်တာဝန် ထမ်းဆောင်တယ်။ ပြီးတော့ ပျက်သွားတယ်။

သူတို့ တည်ဆောက်လာတာကို ဥပ္ပါဒ (ခန္ဓာကိုယ်ထဲရှိ ကလာပ်စဉ်းတစ်ခုခဲ့ တည်ဆောက်လာချိန်ကို ဥပ္ပါဒ)။

တာဝန်ထမ်းဆောင်နေတဲ့ အချိန်ကို ဤတို့

ပြီးတော့မှ ပျက်သွားတာကို ဘင်္ဂ။

အဲဒီ ဥပ္ပါဒ၊ ဤတို့တဲ့ ဖြစ်ခြင်းသဘော၊ တည်ခြင်းသဘော၊ ပျက်ခြင်းသဘောနဲ့ အခြေကျခံကျသော ကလာပ်စဉ်းများ အလုပ်လုပ်နေတာကတော့ အမှန်ပါပဲ။

သူတို့ဟာ ကုဋ္ဌတစ်စီနှီးကျော် ရှိပါတယ်။ အမြဲးအစားအားဖြင့် ၂၀၀-ကျော် ရှိပါတယ်။ သူတို့ဟာ အဟုတ်တကယ် အလုပ်လုပ်နေပါတယ်။ အလုပ်လုပ်နေတယ်ဆိုတဲ့ သဘောကို မြင်ဖို့လိုပါတယ်။

‘ရှင်တယ်’ဆိုတာဟာ ကုဋ္ဌတစ်စီနှီးကျော်သော ‘ကလာပ်စဉ်း’တွေ အဟုတ် အလုပ်လုပ်နေလို့ ရှင်နေတာပါ။ ကုဋ္ဌတစ်စီနှီး

ဝိပရိနာမဒုက္ခ

ကျော်သာ ‘ကလာပ်စည်း’တွေဟာ သူလုပ်ငန်းနဲ့ သူတာဝန် ထမ်းဆောင်ပြီး သူတို့က ဖြစ်လာတယ်။ အလုပ်တာဝန် ထမ်းဆောင်တယ်။ ပြီးတော့ ပျက်သွားတယ်။

ပျက်သွားတဲ့ ကလာပ်စည်းတွေရဲ့ နေရာမှာ အသစ်နဲ့ မှုန်မှုန် အစားထိုးပေးနေရပါတယ်။ အဲဒီသဘောတွေကို စဉ်းစားကြည့်ပါ။

ရှင်ဖို့အတွက် အလုပ်ဝတ္ထရားသည် ကလာပ်စည်းနဲ့ အလုပ်လုပ် နေရပါတယ်။ ပျက်သွားတာက တစ်စက္ကန့်မှာ ‘ငါးကုဋ္ဌ’ ရှိပါတယ်။ အဲဒီ ပျက်သွားတဲ့ ငါးကုဋ္ဌကို အလျင်မိအောင် နောက်ထပ် ငါးကုဋ္ဌ ချက်ချင်း ထုတ်ပေးရပါတယ်။ အစားထိုးပေးရတယ်။

ပျက်တဲ့နေရာမှာ အစားထိုးနှင့်ဖို့အတွက် အသစ်အသစ်ကို တကယ် လုပ်ရပါတယ်။ တစ်စက္ကန့်မှာ ငါးကုဋ္ဌ အသစ်အသစ် လုပ်ပေး နေရပါတယ်။ မလုပ်နိုင်လို့ မဖြစ်ပါဘူး။

အဲဒီ ယန္တယားကြီးဟာ ငါးကုဋ္ဌ အသစ်အသစ် ဖြည့်ပေးနေရတဲ့ အလုပ်ကို ရပ်လို့လည်းမရပါ။ နားလို့လည်းမရပါ။ အဟောင်းပျက်တဲ့ နေရာကို အသစ်နဲ့ အစားထိုးဖို့ ဒီခန္ဓာကိုယ်ကြီးက ကြီးစားနေရပါတယ်။ အဲဒီသဘောထဲမှာ ရပ်လို့မရ၊ နားလို့လည်းမရ၊ ပျက်တိုင်း အသစ်ထည့် ပေးနေရတဲ့အလုပ်ဟာ ခက်ခဲပါတယ်။ ခက်ခဲတဲ့အပြင် သူဟာ အလုပ် သဘောအားဖြင့် ဆင်းရပါတယ်။ ရှင်အောင် လုပ်နေရတဲ့အလုပ်သည် ရပ်လို့မရခြင်း၊ အဲဒီလို့ ရပ်လို့မရတဲ့ သဘောက ‘ဆင်းရခြင်း’သဘော ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ငန်းသဘောအရ ခန္ဓာကိုယ်ဟာ ဒီလုပ်ငန်းကိုပဲ အမြတ်များ လုပ်နေရပါတယ်။

ဆရာတိုး ပြီးငွေးအောင် (မဟာသစ္စမ္မလောတိကဓာ)

အဲဒီမှာ ‘ဆင်းရဲတယ်’ဆိုတဲ့စကားကို သုံးတဲ့နေရာမှာ ‘ရှင်အောင် လုပ်ရတဲ့ အလုပ်တာဝန်’ဟာ အလွန်ကြီးလွန်းလို့ ရပ်မရ၊ နားမရလို့ ‘ဆင်းရဲတယ်’လို့ ပြောတာဖြစ်ပါတယ်။

ဆင်းရဲခြင်းဆိုတဲ့စကားကို ပါဉိုလို ‘ဒုက္ခ’လို့ ခေါ်ပါတယ်။ ဒီ ‘ဒုက္ခ’ဟာ ‘ရှင်ရေး’အတွက် လုပ်နေရတဲ့ ဒုက္ခ ဖြစ်ပါတယ်။ ပြီး ခန္ဓာကိုယ် ကို သူကောငြာသလေးနဲ့ သူနေရာသူ အလုပ်လုပ်နိုင်အောင် လုပ်ပေးနေ ရတဲ့သဘောဟာ ထိန်းသိမ်းခြင်းအလုပ် လုပ်နေရတာနဲ့ အတူတူပါပဲ။

ဘယ်လို့ ထိန်းသိမ်းပေးနေရသလဲဆိုရင် အဆုတ်ကလေး သူ အလုပ်သူ လုပ်နိုင်အောင်၊ နှုလုံးကလေး သူအလုပ်သူ လုပ်နိုင်အောင် ထိန်းသိမ်းပေးနေရခြင်းကြောင့် ဒီခန္ဓာကိုယ်မှာ ‘ထိန်းသိမ်းပေးနေရတဲ့ အလုပ်’လည်း ရှိနေပါတယ်။

‘ငါးကုပ္ပါ’ ပျက်တိုင်း ‘ငါးကုပ္ပါ’ အစားထိုးပေးရတဲ့ အလုပ်ဟာ ‘ထိန်းသိမ်း’ပေးရတဲ့လုပ်ငန်း ဖြစ်ပါတယ်။ ပြီးတော့ ‘ရှင်ရေးလုပ်ငန်း’ လည်း ဖြစ်ပါတယ်။

‘ထိန်းသိမ်းရေး’ကို ‘ဝိပရိနာမ’လို့ ခေါ်ပါတယ်။ အဲဒီလို့ ထိန်းသိမ်းနေရတဲ့သဘောဟာ အလွန် တာဝန်ကြီးပါတယ်။ ဒါကြောင့်မို့လို့ သူလည်းပဲ ‘ဆင်းရဲ’ပါတယ်။ အဲဒီ ‘ဆင်းရဲ’ဆိုတာက ‘ဒုက္ခ’လို့ ခေါ်ပါတယ်။

‘ဝိပရိနာမဒုက္ခ’လို့ ခေါ်ပါတယ်။

ခန္ဓာကိုယ်ကြီးကို သူ ဟာလေးနဲ့ သူ အဆက်မပြတ် အလုပ်လုပ် နိုင်ဖို့အတွက် ‘ထိန်းသိမ်းနေရတဲ့လုပ်ငန်း’ ရှိနေပါတယ်။ ‘ထိန်းသိမ်းနေရ

တဲ့လုပ်ငန်းကို ‘ဝိပရိနာမ’လို့ ခေါ်ပါတယ်။

ရပ်လို့မရ၊ နားလို့မရ၊ အစားထိုးပေးနေရတဲ့ အတွက်ကြောင့်
ဖြစ်ပေါ်နေတဲ့ ဆင်းရဲကို ‘ဒုက္ခ’လို့ ခေါ်ပါတယ်။ ဒါကြောင့် အဲဒီဒုက္ခကို
‘ဝိပရိနာမဒုက္ခ’လို့ ခေါ်ပါတယ်။

အဓိပ္ပာယ်က ထိန်းသိမ်းခြင်းအတွက် ရပ်လို့မရ၊ နားလို့မရ^၁
ဆောင်ရွက်ပေးနေရတဲ့ ဒုက္ခ ရှိနေပါတယ်။ ဒီ ကုဋ္ဌတစ်သိန်းကျော်ကြီး
ဟာ အမြတ်များရှင်နေအောင် ကြိုးစားနေရပါတယ်။ ကုဋ္ဌတစ်သိန်းကျော်
ရှင်လို့ ရဲပွားနာက ရှင်နေရတာပါ။ ရှင်အောင်လည်းပဲ အမြတ်များ
ထောက်အပံ့ ပေးရပါတယ်။

အဲဒီလို့ အထောက်အပံ့ပေးပြီးတော့ မရပ်မနား ရှင်ရာရှင်
ကြောင့်အတွက် ထောက်ပံ့နေရတဲ့အလုပ်လည်းပဲ ‘ဆင်းရဲ’ပါတယ်။

ရှင်အောင်လုပ်ရတဲ့အလုပ်ကို ‘သခ္မာရဲ’ ခေါ်ပါတယ်။ အဲဒီလို့ ရှင်
အောင်လုပ်နေရတာဟာ ရပ်လို့မရ၊ နားလို့မရ၊ အမြတ်များလုပ်နေရတဲ့
အတွက် ဆင်းရဲပါတယ်။

‘ဆင်းရဲ’တာကို ‘ဒုက္ခ’လို့ ခေါ်ပါတယ်။ အဲဒီတော့ ဒီ ဒုက္ခကို
‘သခ္မာရဲဒုက္ခ’လို့ ခေါ်ပါတယ်။ အဲဒီတော့ ဒုက္ခက J-မျိုး ရှိပါတယ်။

‘ဝိပရိနာမဒုက္ခ’ နှင့်

‘သခ္မာရဲဒုက္ခ’တို့ ဖြစ်ပါတယ်။

အဲဒီဒုက္ခတွေဟာ အဟူတ်တကယ်ရှိနေသော ဒုက္ခတွေဖြစ်ပါ
တယ်။ အဲဒီ ဒုက္ခတွေဟာ ခန္ဓာကိုယ်မှာဖြစ်ပေါ်တဲ့ နာတယ်၊ ကျင်တယ်
အောင့်တယ်ဆိုတဲ့ ‘ကာယိကဒုက္ခ’မျိုးလို့ ခံစားမှုနဲ့ ပေါ်မနေပါဘူး။ ဒါတွေ

ဆရာတိုး ဦးငြေးအောင် (မဟာသစ္စမ္မလောတိကဓာ)

ဟာ အဟုတ်တကယ်ရှိနေသော ဒုက္ခဖြစ်သော်လည်းပဲ နာတာ၊ ကျင်တာ လို ပေါ်မလာပါဘူး။ နာတာကျင်တာကို ပေါ်လာအောင်ပြတာဟာ ‘ဝေ နာ’လို ခေါ်ပါတယ်။

ဒီတော့ ‘ဝေနာ’နဲ့ မဖော်ပြုဘဲနဲ့ သဘာဝအတိုင်းရှိနေတဲ့ ဒုက္ခက J-မျိုးရှိပါတယ်။ သူတို့ဟာ ‘ဝိပရိနာမဒုက္ခ’နှင့် ‘သခါရဒုက္ခ’တို့ ဖြစ်ပါတယ်။ အဲဒိဒုက္ခတွေကို ဉာဏ်မျက်စိနှင့် ဆင်ခြင်၍ သိနိုင်အောင် ဘူရားရှင်က သင်ကြားပေးပါတယ်။

အဲဒီတော့ ရူပက္ခနာမှာရှိတဲ့ ဒုက္ခဟာ ‘ခံစားမှု’နဲ့ သိရတဲ့ ဒုက္ခက တစ်မျိုးပါ။ သဘာဝအတိုင်း ‘ရှင်ရေး’နှင့် ခန္ဓာကိုယ်ကို ထိန်းသိမ်းနေရ တဲ့အရေး ဒီအရေး J-ခုကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခဟာ ‘ဝိပရိနာမဒုက္ခ’ နဲ့ ‘သခါရဒုက္ခ’တို့ အဟုတ်ရှိနေပါတယ်။ ရှိပို့နည်းကို စဉ်းစားကြည့်ပါ။

ခန္ဓာကိုယ်မှာ ခေါင်းကိုက်တယ်၊ ပိုက်နာတယ်၊ သွားကိုက်တယ်၊ သွားနာတယ်ဆိုတဲ့ ‘နာခြင်း’သဘောဟာလည်း ‘ဒုက္ခ’ ပါပဲ။ အဲဒီ ‘ဒုက္ခ’ဟာ ‘ကာယိကဒုက္ခ’ ဖြစ်ပါတယ်။ သို့သော် သူတို့ကို ဆေးဝါးကုသပေးလိုက် ရင် သွားနာတာ၊ ခေါင်းကိုက်တာတွေဟာ ပျောက်ကင်းသွားပါတယ်။ အဲဒီ ‘ကာယိကဒုက္ခ’များဟာ ပေါ်ရင် ပေါ်လာပြီး ပျောက်တဲ့အခါ ပျောက် သွားပါတယ်။ အခုပြောတဲ့ ရှင်ရေးလုပ်နေရတဲ့ ‘ဒုက္ခ’ကတော့ ဘယ် အခါမှ ရပ်လိုမရ၊ နားလိုမရပါဘူး။ အမြတမ်းရှိနေတဲ့ ဒုက္ခဖြစ်ပါတယ်။ ထိုအတူပဲ ပြုပြင်ထိန်းသိမ်းရေးဒုက္ခကလည်း ရပ်လိုမရ၊ နားလိုမရ၊ အမြတမ်းရှိနေတဲ့ ဒုက္ခ ဖြစ်ပါတယ်။

အဲဒီတော့ ‘ဝိပရိနာမဒုက္ခ’ နဲ့ ‘သခါရဒုက္ခ’တို့ဟာ ရူပက္ခနာရှိရင်

ဝိပရီနာမဒုက္ခ

အမြတမ်း ရှိနေပါတယ်။ အဲဒါကို ဘုရားရှင်က သင်ကြားပေးပါတယ်။ အဲဒါဟာ ဆင်ခြင်စဉ်းစားတဲ့ ပညာနဲ့မှ သိရတာဖြစ်ပါတယ်။ ဒါကြာင့်မို့ ပညာဟာ အလွန်အရေးကြီးပါတယ်။ စဉ်းစားပဲ စဉ်းစားနည်း မှန်မှ ဒီ ဒုက္ခတွေ ရှိမှန်း သိပါမယ်။

ကျွန်တော်တို့ဟာ ဒီအကြာင်းအရာတွေကို အသနာမှာ ပါတဲ့ အတိုင်း သင်ယူပြီးတော့ ဒီပညာတွေကို လေ့လာပါ။ ပြီးတော့ ဉာဏ်နဲ့ စဉ်းစားပါ။ ပြီးတော့ ဒီသဘာဝတရားတွေဟာ မိမိတို့စိတ်အစဉ်မှာ စွဲစွဲမြေမြို့ သိရှိနားလည်အောင် လေ့ကျင့်ရပါမယ်။ ဒါဟာ ‘ဘာဝနာမယ ပညာ’ ဖြစ်ပါတယ်။ ဒီပညာတွေကို တတ်ပြီးမှ နိဗ္ဗာန်-မဂ်-ဖိုလ်ကို နှုလုံးသွင်း ဆင်ခြင်နိုင်၊ မျက်မောက်ပြနိုင်မှာ ဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်တို့ဟာ ဒီပညာတွေကို ဆည်းပူးပြီးတော့ ဘုရားရှင် သင်ကြားပေးတဲ့ အမြတမ်းချမ်းသာဖြစ်သော အမြင့်ဆုံး ‘သစိုး သူခဲ့သို့ ရောက်သည့်တိုင်အောင် ကြိုးစားနိုင်ကြပါစေး။

သာဓာ သာဓာ သာဓာ။

